

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန

အမိန့်ကြော်ငြာစာအမှတ်၊ ၆၉ / ၂၀၂၂

၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်

(၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်)

အခွန်ပေးဆောင်ခြင်း (Payment) လုပ်ငန်းစဉ်အတွက် ပုံစံများသတ်မှတ်ထုတ်ပြန်ခြင်း

၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၈၆၊ ပုဒ်မခွဲ(ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတို့အရ အခွန်ပေးဆောင်ခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုရမည့်ပုံစံများအား ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်လိုက်သည် -

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၁။	အခွန်အမျိုးအစားအားလုံးအတွက် ငွေသွင်းချလန်	ပတခ(၀င)-၀၂-၀၁
၂။	ဝင်ငွေခွန်ကြိုတင်ပေးသွင်းသည့် ငွေသွင်းချလန်	ပတခ(၀င)-၀၂-၀၁(က)
၃။	ဝင်ငွေခွန်စည်းကြပ်မှုအရ ငွေသွင်းချလန်	ပတခ(၀င)-၀၂-၀၁(ခ)
၄။	အခွန်ပေးသွင်းမှုအထောက်အထား(CBM Net) (ဝင်ငွေခွန်)	ပတခ(၀င)-၀၂-၀၂
၅။	အခွန်ပေးသွင်းမှုအထောက်အထား(CBM Net) (လစာဝင်ငွေခွန်)	ပတခ(၀င)-၀၂-၀၂(က)
၆။	အခွန်ပေးသွင်းမှုအထောက်အထား (CBM Net) (ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်ဝင်ငွေခွန်)	ပတခ(၀င)-၀၂-၀၂(ခ)
၇။	အခွန်ပေးသွင်းမှုအထောက်အထား(MPU) (ဝင်ငွေခွန်)	ပတခ(၀င)-၀၂-၀၃
၈။	အခွန်ပေးသွင်းမှုအထောက်အထား (MPU) (လစာဝင်ငွေခွန်)	ပတခ(၀င)-၀၂-၀၃(က)
၉။	အခွန်ပေးသွင်းမှုအထောက်အထား (MPU) (ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်)	ပတခ(၀င)-၀၂-၀၃(ခ)
၁၀။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၀၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ဝင်ငွေရရှိသည့်နှစ်အတွင်း ဝင်ငွေခွန်ပေးဆောင်ရန် အကြောင်းကြားစာ	ပတခ(၀င)-၀၂-၀၄

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၁၁။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၀၊ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ဝင်ငွေရရှိသည့်နှစ်အတွင်း ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ခန့်မှန်းတွက်ချက်သည့်ပုံစံ (ယခင်ဝင်ငွေနှစ်တွင် ဝင်ငွေခွန်ထမ်းဆောင်ရန် တာဝန်ရှိခဲ့ပါက အသုံးပြုရမည့်ပုံစံ)	ပတခ(၀၀)-၀၂-၀၅
၁၂။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၀၊ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ဝင်ငွေရရှိသည့်နှစ်အတွင်း ပေးဆောင်ရမည့်ဝင်ငွေခွန်ကို ခန့်မှန်းတွက်ချက်သည့်ပုံစံ(ယခင်ဝင်ငွေနှစ်တွင် ဝင်ငွေခွန်ထမ်းဆောင်ရန် တာဝန်မရှိခဲ့ပါက အသုံးပြုရမည့်ပုံစံ)	ပတခ(၀၀)-၀၂-၀၅(က)
၁၃။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(က) အရ ဝင်ငွေခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်လျှောက်လွှာ	ပတခ(၀၀)-၀၂-၀၆
၁၄။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (ခ) အရ ဝင်ငွေခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်လျှောက်ထားချက် အပေါ် ပေးဆောင်ရမည့်အစီအစဉ်များ အကြောင်းကြားစာ	ပတခ(၀၀)-၀၂-၀၇
၁၅။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(ဂ) အရ ဝင်ငွေခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်လျှောက်ထားချက် အပေါ် ခွင့်မပြုကြောင်း အကြောင်းပြန်ကြားစာ	ပတခ(၀၀)-၀၂-၀၇(က)
၁၆။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(င)အရ အရစ်ကျ ပေးသွင်းရာ၌ ပျက်ကွက်ခြင်းကြောင့် ပေးသွင်းရန် ကျန်ရှိသည့် ဝင်ငွေခွန်အားလုံးကို ချက်ချင်းပေးသွင်းရန် အကြောင်းကြားစာ	ပတခ(၀၀)-၀၂-၀၈
၁၇။	ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ(က)အရ ပေးဆောင်ရမည့် သုံးလတစ်ကြိမ် ကြိုတင်ဝင်ငွေခွန်ပမာဏကို ပြင်ဆင်ပေးဆောင်ခွင့်ပြုရန် လျှောက်လွှာ	ပတခ(၀၀)-၀၂-၀၉
၁၈။	ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ(က)အရ ပေးဆောင်ရမည့် သုံးလတစ်ကြိမ် ကြိုတင်ဝင်ငွေခွန်ပမာဏကို ပြင်ဆင်ပေးဆောင်ခွင့်ပြုရန် လျှောက်ထားချက်အပေါ် အကြောင်းပြန်ကြားစာ	ပတခ(၀၀)-၀၂-၁၀
၁၉။	အခွန်အမျိုးအစားအားလုံးအတွက် ငွေသွင်းချလန်	ပတခ(ကသခ)-၀၂-၀၁
၂၀။	ကုန်သွယ်လုပ်ငန်းခွန် လစဉ်ငွေသွင်းချလန်	ပတခ(ကသခ)-၀၂-၀၁(က)

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၂၁။	ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်မှုအရ ငွေသွင်းချလန်	ပတခ(ကသခ)-၀၂-၀၁(ခ)
၂၂။	အခွန်ပေးသွင်းမှုအထောက်အထား (CBM Net) (ကုန်သွယ်လုပ်ငန်းခွန်)	ပတခ(ကသခ)-၀၂-၀၂
၂၃။	အခွန်ပေးသွင်းမှုအထောက်အထား(MPU) (ကုန်သွယ်လုပ်ငန်းခွန်)	ပတခ(ကသခ)-၀၂-၀၃
၂၄။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၀၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ)နှင့် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၁၀၊ စည်းမျဉ်းခွဲ(က) တို့အရ လစဉ်ကျသင့်အခွန် ပေးဆောင်ရန် အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၀၄
၂၅။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀ နှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဂ)တို့အရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် အခွန်ငွေ သို့မဟုတ် ထပ်မံပေးဆောင်ရန် အခွန်ငွေကို ခန့်မှန်းတွက်ချက်တောင်းခံလွှာ	ပတခ(ကသခ)-၀၂-၀၅
၂၆။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (က) အရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်လွှာ	ပတခ(ကသခ)-၀၂-၀၆
၂၇။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (ခ) အရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်ထားချက်အပေါ် ပေးဆောင်ရမည့် အစီအစဉ်များ အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၀၇
၂၈။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (ဂ) အရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်ထားချက်အပေါ် ခွင့်မပြုကြောင်း အကြောင်းပြန်ကြားစာ	ပတခ(ကသခ)-၀၂-၀၇(က)
၂၉။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (င) အရ အရစ်ကျ ပေးသွင်းရာ၌ ပျက်ကွက်ခြင်းကြောင့် ပေးသွင်းရန် ကျန်ရှိသည့် ကုန်သွယ်လုပ်ငန်းခွန်အားလုံးကို ချက်ချင်း ပေးသွင်းရန် အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၀၈

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၃၀။	ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၃၊ စည်းမျဉ်းခွဲ (က) အရ သက်ဆိုင်ရာအခွန်ရုံး၏ဘဏ်စာရင်းသို့ အခွန်လွှဲပြောင်း ပေးသွင်းရန် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများက သက်ဆိုင်ရာ ဘဏ်သို့ အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၀၉
၃၁။	ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၃၊ စည်းမျဉ်းခွဲ (ခ) အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အခွန်လွှဲပြောင်း ပေးသွင်းပြီးကြောင်း သက်ဆိုင်ရာဘဏ်က အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၁၀
၃၂။	ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၃၊ စည်းမျဉ်းခွဲ (ဂ) အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အခွန်လွှဲပြောင်း ပေးသွင်းရန် သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၁၁
၃၃။	ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၃၊ စည်းမျဉ်းခွဲ (ဃ) အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အခွန်လွှဲပြောင်း ပေးသွင်းပြီးကြောင်း သက်ဆိုင်ရာဘဏ်က အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၁၂
၃၄။	အခွန်အမျိုးအစားအားလုံးအတွက် ငွေသွင်းချလန်	ပတခ(အထခ)-၀၂-၀၁
၃၅။	အထူးကုန်စည်ခွန် လစဉ်ငွေသွင်းချလန်	ပတခ(အထခ)-၀၂-၀၁(က)
၃၆။	အထူးကုန်စည်ခွန် စည်းကြပ်မှုအရ ငွေသွင်းချလန်	ပတခ(အထခ)-၀၂-၀၁(ခ)
၃၇။	အခွန်ပေးသွင်းမှုအထောက်အထား (CBM Net) (အထူးကုန်စည်ခွန်)	ပတခ(အထခ)-၀၂-၀၂
၃၈။	အခွန်ပေးသွင်းမှုအထောက်အထား (MPU) (အထူးကုန်စည်ခွန်)	ပတခ(အထခ)-၀၂-၀၃
၃၉။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၀ နှင့် အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ) တို့အရ ကျသင့်အခွန် ပေးဆောင်ရန် အကြောင်းကြားစာ	ပတခ(အထခ)-၀၂-၀၄
၄၀။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၀ နှင့် အထူးကုန်စည်ခွန် ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ) တို့အရ ပေးဆောင်ရမည့် အထူးကုန်စည်ခွန်ကို ခန့်မှန်းတွက်ချက်သည့်ပုံစံ	ပတခ(အထခ)-၀၂-၀၅
၄၁။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(က) အရ အထူးကုန်စည်ခွန် ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်လျှောက်လွှာ	ပတခ(အထခ)-၀၂-၀၆

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၄၂။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(ခ) အရ အထူးကုန်စည်ခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်လျှောက်ထားချက် အပေါ် ပေးဆောင်ရမည့်အစီအစဉ်များ အကြောင်းကြားစာ	ပတခ(အထခ)-၀၂-၀၇
၄၃။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(ဂ)အရ အထူးကုန်စည်ခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်လျှောက်ထားချက် အပေါ် ခွင့်မပြုကြောင်း အကြောင်းပြန်ကြားစာ	ပတခ(အထခ)-၀၂-၀၇(က)
၄၄။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(င)အရ အရစ်ကျ ပေးသွင်းရာ၌ ပျက်ကွက်ခြင်းကြောင့် ပေးသွင်းရန် ကျန်ရှိသည့် အထူးကုန်စည်ခွန်အားလုံးကို ချက်ချင်းပေးသွင်းရန် အကြောင်းကြားစာ	ပတခ(အထခ)-၀၂-၀၈

၂။ ဝင်ငွေခွန်စည်းမျဉ်းများ၏ စည်းမျဉ်း ၁၅၊ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများ၏ စည်းမျဉ်း ၅၅၊ စည်းမျဉ်းခွဲ(ခ)၊ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဃ)နှင့် အထူးကုန်စည်ခွန်နည်းဥပဒေများ၏ နည်းဥပဒေ ၆၃ တို့အရ ယခင်ထုတ်ပြန်ခဲ့သည့်ပုံစံများအနက် အခွန်ပေးဆောင်ခြင်းဆိုင်ရာ ပုံစံများအား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။



(မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

စာအမှတ်၊ ၁(၁)/ ဥစ-၁/ ပတခ/ ၂၀၂၂ (၂၃၆၉)

ရက် စွဲ၊ ၂၀၂၂ ခု နှစ်၊ မတ် လ ၂၃ ရက်

ဖြန့်ဝေခြင်း

ပြည်ထောင်စုဝန်ကြီးရုံး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံစာရင်းကောင်စီ

အခွန်အယူခံခုံအဖွဲ့ရုံး

ညွှန်ကြားရေးမှူးချုပ်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန } မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာ
ပေးပါရန် မေတ္တာရပ်ခံပေးပို့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်အားလုံး

ဌာနခွဲညွှန်ကြားရေးမှူးအားလုံး

ဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး

ဌာနမှူး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁၊ ၂၊ ၃၊ ၄၊ ၅)

တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူးအားလုံး

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး

အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး

အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)

သက်ဆိုင်ရာ အခွန်ထမ်းများကို
အသိပေးရှင်းလင်းရန် ညွှန်ကြား
ပါသည်။

ပြန်ကြားရေးအဖွဲ့ (နေပြည်တော်) } ပြည်တွင်းအခွန်များဦးစီးဌာန website တွင် လွှင့်တင်ရန် ညွှန်ကြားပါသည်။

မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

မိတ္ထူကို

ရုံးလက်ခံ

မျှောစာတွဲ

ဥပမာ(၀၁)-၁-၂-က ဥပမာ(ကယာ)-၁-၂-က ဥပမာ(အထာ)-၁-၂-က ဥပမာ(ဇရာ)
မူရင်း () အစွဲရိုးသွင်ပြန်ပုံစံ

မြန်မာ့စီးပွားရေးဘဏ်-ဘဏ်ခွဲ()	ဘဏ်စာရင်းအမှတ်	MD-
အခွန်စာမျိုးအစား	ပေးဆောင်ပုံစံမျိုးအစား	

- | | |
|--|---|
| ☐ ကုန်သွယ်လုပ်ငန်းခွင် | ☐ လစဉ်ကုန်သွယ်လုပ်ငန်းခွင် |
| ☐ ထုတ်လုပ်မှုလုပ်ငန်း | ☐ ထပ်မံပေးဆောင်ရန်ကုန်သွယ်လုပ်ငန်းခွင် |
| ☐ ကုန်သွယ်မှုလုပ်ငန်း | ☐ ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား () |
| ☐ အထူးကုန်စည်ခွင် | |
| ☐ ထုတ်လုပ်မှုလုပ်ငန်း | ☐ လစဉ်အထူးကုန်စည်ခွင် |
| ☐ တင်ပြခြင်းလုပ်ငန်း | ☐ ထပ်မံပေးဆောင်ရန်အထူးကုန်စည်ခွင် |
| ☐ တင်သွင်းခြင်းလုပ်ငန်း | |
| ☐ ရတနာခွင် | |
| ☐ ထုတ်လုပ်မှုလုပ်ငန်း | ☐ လစဉ်ရတနာခွင် |
| ☐ တင်သွင်းခြင်းလုပ်ငန်း | ☐ ထပ်မံပေးဆောင်ရန်ရတနာခွင် |
| ☐ ဝင်ငွေခွန် | |
| ☐ MCo | ☐ JV |
| ☐ FCo | ☐ Other |
| ☐ Individual | |
| ☐ ဝင်ငွေခွန်(ကြိုတင်ခွန်) | ☐ ဝင်ငွေခွန်(အခြေပစ္စည်းမြတ်စွန်းငွေ) |
| ☐ ဝင်ငွေခွန်(အခြေပေးဆောင်ရန်ဝင်ငွေခွန်) | ☐ ပင်ရင်းမြတ်တော်ကပေးသွင်းငွေ |
| ☐ ဝင်ငွေခွန်(လစာ) | |

အခွန်ပေးဆောင်သည့်ကာလ _____
 အခွန်ထမ်းမှတ်ပုံကဒ်အမှတ် (TIN) _____
 အခွန်ထမ်းအမည် _____
 နေရပ်လိပ်စာ _____
 ပေးဆောင်သည့်ပမာဏ _____
 (ကထာနိဒြင်း) ကျပ် _____
 (စာဖြင့်) ကျပ် _____

၆၇၃၆။

(ဘဏ်မှဖြည့်သွင်းရန်)

- ၇။ ချာလနီအမှတ် ၂။ အခွန်ရရှိငွေမှတ်ပုံတင်စာအုပ်တွင် ရေသွင်းသည့်အမှတ် ၃။ အခွန်ရရှိငွေမှတ်ပုံတင်စာအုပ်တွင် ရေသွင်းသည့်ရက်စွဲ ဘဏ်စာရင်းကိုင် ဘဏ်ခန့်နေရာ

□ဟဟေ(ဝေ)သုဿာ(ကမ္ဘာ)သုဿာ(အထာ)သုဿာ(ဗြဟ္မာ)
မိတ္တုသုဿာ(ရတန)

မြန်မာ့စီးပွားရေးဘဏ်-ဘဏ်ခွဲ() ဘဏ်စာရင်းအမှတ် MD-
အခွန်အမျိုးအစား လေ့လာနိုင်မှုအမျိုးအစား

- | | |
|--|--|
| ☐ ကုန်သွယ်လုပ်ငန်းခွဲ | ☐ လစဉ်ကုန်သွယ်လုပ်ငန်းခွဲ |
| ☐ ထုတ်လုပ်မှုလုပ်ငန်း | ☐ ထပ်မံပေးဆောင်ရန်ကုန်သွယ်လုပ်ငန်းခွဲ |
| ☐ ကုန်သွယ်မှုလုပ်ငန်း | |
| ☐ ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား () | |
| ☐ အထူးကုန်စည်ခွဲ | ☐ လစဉ်အထူးကုန်စည်ခွဲ |
| ☐ ထုတ်လုပ်မှုလုပ်ငန်း | ☐ ထပ်မံပေးဆောင်ရန်အထူးကုန်စည်ခွဲ |
| ☐ တင်ပို့ခြင်းလုပ်ငန်း | |
| ☐ တင်သွင်းခြင်းလုပ်ငန်း | |
| ☐ ရတနာခွဲ | ☐ လစဉ်ရတနာခွဲ |
| ☐ ထုတ်လုပ်မှုလုပ်ငန်း | ☐ ထပ်မံပေးဆောင်ရန်ရတနာခွဲ |
| ☐ တင်သွင်းခြင်းလုပ်ငန်း | |
| ☐ ဝင်ငွေခွဲ | ☐ ဝင်ငွေခွဲကြိုတင်ခွဲ |
| ☐ MCo | ☐ ထပ်မံပေးဆောင်ရန်ဝင်ငွေခွဲ |
| ☐ FCo | ☐ ဝင်ငွေခွဲ (အခြေပစ္စည်းဖြတ်တွန်းငွေ) |
| ☐ Individual | ☐ ပင်ရင်းဖြတ်တောက်ပေးသွင်းငွေ _____ % |
| | ☐ ဝင်ငွေခွဲ (လစာ) |

အခွန်ပေးဆောင်သည့်ကာလ _____
 အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) _____
 အခွန်ထမ်းအမည် _____
 နေရပ်လိပ်စာ _____
 ပေးဆောင်သည့်ပမာဏ _____
 (ဂဏန်းဖြင့်) ကျပ် _____
 (စာဖြင့်) ကျပ် _____

.....။

(နူးဒီးသိုက်ရှာ)

- လက်မှတ်
- ရုံးထံဆပ်
- ၁။ ချုပ်ချယ်ရေးအဖွဲ့ဝင်
၂။ အခွန်ရင်းမြစ်များကိုတင်စာအပ်တွင်
ရှေးသို့သည့်အမှုတွင်
၃။ အခွန်ရင်းမြစ်များကိုတင်စာအပ်တွင်
ရှေးသို့သည့်ရက်စွဲ
ဘဏ်စာရင်းကိုင်
ဘဏ်စာရင်းနံပါတ်

☐ပတကေ(င)-၁-၂-၁ ☐ပတကေ(ကယာ)-၁-၂-၁ ☐ပတကေ(အထာ)-၁-၂-၁ ☐ပတကေ(ရုက္ခ)
 (ငွေလေးသွင်းသည့်ပို့ပြနံပါတ်ရှိ(ဟာဝိုင်း))

မြန်မာစီးပွားရေးဘဏ်-ဘဏ်ခွဲ() ဘဏ်စာရင်းအမှတ် MD-
အခွန်အမျိုးအစား ပေးဆောင်မှုအမျိုးအစား

- | | |
|--|---|
| ☐ ကုန်သွယ်လုပ်ငန်းခွင် | ☐ လစဉ်ကုန်သွယ်လုပ်ငန်းခွင် |
| ☐ ထုတ်လုပ်သူလုပ်ငန်း | ☐ ထပ်မံပေးဆောင်ရန်ကုန်သွယ်လုပ်ငန်းခွင် |
| ☐ ကုန်သွယ်သူလုပ်ငန်း | ☐ ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား () |
| ☐ အထူးကုန်စည်ခွန် | ☐ လစဉ်အထူးကုန်စည်ခွန် |
| ☐ ထုတ်လုပ်သူလုပ်ငန်း | ☐ ထပ်မံပေးဆောင်ရန်အထူးကုန်စည်ခွန် |
| ☐ ကင်ပြိုင်လုပ်ငန်း | ☐ ထပ်မံပေးဆောင်ရန်ရတနာခွန် |
| ☐ ကင်သွင်းခြင်းလုပ်ငန်း | ☐ လစဉ်ရတနာခွန် |
| ☐ ရတနာခွန် | ☐ ထပ်မံပေးဆောင်ရန်ရတနာခွန် |
| ☐ ထုတ်လုပ်သူလုပ်ငန်း | ☐ ဝင်ငွေခွန်ကြိုတင်ခွန် |
| ☐ ကင်သွင်းခြင်းလုပ်ငန်း | ☐ ထပ်မံပေးဆောင်ရန်ဝင်ငွေခွန် |
| ☐ ဝင်ငွေခွန် | ☐ ဝင်ငွေခွန် (အခြေပစ္စည်းမှတ်စွန့်ငွေ) |
| ☐ MCo | ☐ ပင်ရင်းမြှုပ်နှံထားသောပစ္စည်းငွေ |
| ☐ JV | ☐ ဝင်ငွေခွန် (လစာ) |
| ☐ FCo | |
| ☐ Other | |
| ☐ Individual | |

အချိန်ပေးဆောင်သည့်ကာလ
အချိန်ထမ်းမှတ်ပုံတင်အမှတ် (TIN)
အချိန်ထမ်းအမည်
နေရပ်လိပ်စာ
ပေးဆောင်သည့်ပမာဏ
(ဂရမ်ဖြင့်) ကျပ်
(စာဖြင့်) ကျပ်

၂၂၆

(ဘဏ်မှ ဖြည့်သွင်းရန်)

- လက်မှတ်
- ၁။ ရဲလန်အမှတ် ၂။ အေဒ်ရ်လွေမှတ်တိုင်စာအုပ်တွင် ရေးသွင်းသည့်အမှတ် ၃။ အေဒ်ရ်လွေမှတ်တိုင်စာအုပ်တွင် ရေးသွင်းသည့်ရက်စွဲ
- ရုံးထံဆိပ်
- ဘဏ်စာရင်းပိုင်
- ဘဏ်မန်နေဂျာ

ရုံးတံဆိပ်

မူရင်း (သက်ဆိုင်ရာအခွန်ရုံးသို့ ပြန်ပို့ရန်)

ဘဏ်စာရင်းအမှတ်-----

၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင်ကောက်ခံသည့်အခွန်

၂-၁။ ပုဒ်မ ၁၆ နှင့် ၁၆-က တို့အရ ကြိုတင်ပေးသွင်းသည့်
ဝင်ငွေခွန်

မြို့-----ဘဏ်သို့ပေးသွင်းသည့် ဝင်ငွေခွန်
အခွန်ထမ်းမှတ်ပုံတင်အမှတ်-----
အခွန်ထမ်းအမည်နှင့်လိပ်စာ-----

မိတ္တူ။ ၁ (ဘဏ်ဦးစီးရုံး)

ဘဏ်စာရင်းအမှတ်-----

၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင်ကောက်ခံသည့်အခွန်

၂-၁။ ပုဒ်မ ၁၆နှင့် ၁၆-ကတို့အရ ကြိုတင်ပေးသွင်းသည့်
ဝင်ငွေခွန်၊

မြို့-----ဘဏ်သို့ပေးသွင်းသည့် ဝင်ငွေခွန်
အခွန်ထမ်းမှတ်ပုံတင်အမှတ်-----
အခွန်ထမ်းအမည်နှင့်လိပ်စာ-----

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန် အကောက်များကို ပေးဆောင်ရန် တာဝန်ရှိပါသည်။

(အခွန်ပေးသွင်းသူသို့ ပြန်ပေးရန်ဖြတ်ပိုင်း) ၁

ပုဒ်မ ၁၆နှင့် ၁၆-ကတို့အရ ကြိုတင်ပေးသွင်းသည့်ဝင်ငွေခွန်၊

(ကျပ်-----
ပေးသွင်းသဖြင့် လက်ခံရရှိပါသည်။

ရက်စွဲ။ ခုနှစ်။ လ၊ ရက်

ဘဏ်မန်နေဂျာ

ဘဏ်တံဆိပ်

အခွန်ဆောင်ထား နိုင်ငံသား
လေးစားသမှုတို့ရုဏ်ပြု

မူရင်း (သက်ဆိုင်ရာအခွန်ရုံးသို့ ပြန်ပို့ရန်)

ဘဏ်စာရင်းအမှတ်-----

၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင်ကောက်ခံသည့်အခွန်

၂-၁။ ပုဒ်မ ၁၆ နှင့် ၁၆-က တို့အရ ကြိုတင်ပေးသွင်းသည့်
ဝင်ငွေခွန်

မြို့-----ဘဏ်သို့ပေးသွင်းသည့် ဝင်ငွေခွန်
အခွန်ထမ်းမှတ်ပုံတင်အမှတ်-----
အခွန်ထမ်းအမည်နှင့်လိပ်စာ-----

မိတ္တူ။ ၁ (ဘဏ်ဦးစီးရုံး)

ဘဏ်စာရင်းအမှတ်-----

၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင်ကောက်ခံသည့်အခွန်

၂-၁။ ပုဒ်မ ၁၆နှင့် ၁၆-ကတို့အရ ကြိုတင်ပေးသွင်းသည့်
ဝင်ငွေခွန်၊

မြို့-----ဘဏ်သို့ပေးသွင်းသည့် ဝင်ငွေခွန်
အခွန်ထမ်းမှတ်ပုံတင်အမှတ်-----
အခွန်ထမ်းအမည်နှင့်လိပ်စာ-----

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန် အကောက်များကို ပေးဆောင်ရန် တာဝန်ရှိပါသည်။

(အခွန်ပေးသွင်းသူသို့ ပြန်ပေးရန်ဖြတ်ပိုင်း) ၁

ပုဒ်မ ၁၆နှင့် ၁၆-ကတို့အရ ကြိုတင်ပေးသွင်းသည့်ဝင်ငွေခွန်၊

(ကျပ်-----
ပေးသွင်းသဖြင့် လက်ခံရရှိပါသည်။

ရက်စွဲ။ ခုနှစ်။ လ၊ ရက်

ဘဏ်မန်နေဂျာ

ဘဏ်တံဆိပ်

အခွန်ဆောင်ထား နိုင်ငံသား
လေးစားသမှုတို့ရုဏ်ပြု

မူရင်း (သက်ဆိုင်ရာအခွန်ရုံးသို့ ပြန်ပို့ရန်)

ဘဏ်စာရင်းအမှတ်-----

၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင်ကောက်ခံသည့်အခွန်

၂-၁။ ဝင်ငွေခွန်

မြို့-----ဘဏ်သို့ပေးသွင်းသည့် ဝင်ငွေခွန်

အခွန်ထမ်းမှတ်ပုံတင်အမှတ်-----

အခွန်ထမ်းအမည်နှင့်လိပ်စာ-----

သင့်ငွေ

(ဂဏန်းဖြင့်)-----

(စာဖြင့်)ကျပ်-----

ရက်စွဲ-----

(ဘဏ်မှဖြည့်သွင်းရန်)

၁။ ချလန်အမှတ်-----

၂။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် အမှတ်-----

ဘဏ်ဝါငွေကို လက်ခံ၍
ငွေရှိကြောင်း ပြောထုတ်ပေး
မည့်အကြောင်း

တာဝန်ခံအရာရှိ

၃။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် ရက်စွဲ-----

စာရင်းကိုင်

ဘဏ်တံဆိပ်

သက်ဆိုင်ရာ
အခွန်ရုံးတံဆိပ်

ဘဏ်မန်နေဂျာ

မိတ္တူ။၁ (ဘဏ်၌ထားရန်)

ဘဏ်စာရင်းအမှတ်-----

၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင်ကောက်ခံသည့်အခွန်

၂-၁။ ဝင်ငွေခွန်

မြို့-----ဘဏ်သို့ပေးသွင်းသည့် ဝင်ငွေခွန်

အခွန်ထမ်းမှတ်ပုံတင်အမှတ်-----

အခွန်ထမ်းအမည်နှင့်လိပ်စာ-----

သင့်ငွေ

(ဂဏန်းဖြင့်)-----

(စာဖြင့်)ကျပ်-----

ရက်စွဲ-----

(ဘဏ်မှဖြည့်သွင်းရန်)

၁။ ချလန်အမှတ်-----

၂။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် အမှတ်-----

အထက်ပါငွေကို လက်ခံ၍
ငွေရှိကြောင်း ပြောထုတ်
ပေးပါမည့် အကြောင်း

တာဝန်ခံအရာရှိ

၃။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် ရက်စွဲ-----

စာရင်းကိုင်

ဘဏ်တံဆိပ်

သက်ဆိုင်ရာ
အခွန်ရုံးတံဆိပ်

ဘဏ်မန်နေဂျာ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန် အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

(အခွန်ပေးသွင်းသူသို့ ပြန်ပေးရန်ဖြတ်ပိုင်း)

၂၀ -၂၀ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်

(ကျပ်-----)

ပေးသွင်းသဖြင့် လက်ခံရရှိပါသည်။

ရက်စွဲ။

ခုနှစ်။

လ၊

ရက်

ဘဏ်မန်နေဂျာ

ဘဏ်တံဆိပ်

အခွန်ဆောင်ထား နိုင်ငံသား
လေးစားသမှုတို့ရူဏ်ပြု



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အခွန်ပေးသွင်းမှုအထောက်အထား

ဘဏ်စာရင်းအမှတ်-----

၁။ အခွန်ထမ်းအမည်

၂။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN)

၃။ လိပ်စာ

၄။ ငွေပေးသွင်းသည့်ဘဏ်

၅။ အခွန်အမျိုးအစား

၆။ ပေးဆောင်မှုအမျိုးအစား

၇။ အခွန်ပေးဆောင်သည့်ကာလ

၈။ ဝင်ငွေနှစ်

၉။ ပေးဆောင်သည့်ပမာဏ (ဂဏန်းဖြင့်) ကျပ်
(စာဖြင့်) ကျပ်

ရက်စွဲ။



အခွန်ပေးဆောင်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

ရုံးအမည် -----



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်ပေးသွင်းမှုအထောက်အထား

ဘဏ်စာရင်းအမှတ်-----

၁။ အခွန်ထမ်းအမည် (နုတ်ယူပေးသွင်းသူ)

၂။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN)

၃။ လိပ်စာ

၄။ ငွေပေးသွင်းသည့်ဘဏ်

၅။ အခွန်အမျိုးအစား

၆။ ပေးဆောင်မှုအမျိုးအစား

၇။ အခွန်ပေးဆောင်သည့်ကာလ

၈။ ဝင်ငွေနှစ်

၉။ ပေးဆောင်သည့် ပမာဏ(ဂဏန်းဖြင့်) ကျပ်

(စာဖြင့်) ကျပ်

ရက်စွဲ။



လစာဝင်ငွေခွန်နုတ်ယူပေးသွင်းခံရသူ တစ်ဦးချင်း၏ အချက်အလက်များပါသော schedule စာရင်းအား
ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံးသို့ (၃) ရက်အတွင်း သင့်ရာနည်းဖြင့် (သို့) ဆိုင်ရာရုံး email သို့ ပေးပို့ပေးပါရန်နှင့်
အခွန်ငွေပေးသွင်းမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

ရုံးအမည်-----



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်ပေးသွင်းမှုအထောက်အထား

ဘဏ်စာရင်းအမှတ်-----

၁။ အခွန်ထမ်းအမည် (နုတ်ယူပေးသွင်းသူ)

၂။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN)

၃။ လိပ်စာ

၄။ ငွေပေးသွင်းသည့်ဘဏ်

၅။ အခွန်အမျိုးအစား

၆။ ပေးဆောင်မှုအမျိုးအစား

၇။ အခွန်ပေးဆောင်သည့်ကာလ

၈။ ဝင်ငွေနှစ်

၉။ ပေးဆောင်သည့် ပမာဏ(ဂဏန်းဖြင့်) ကျပ်

(စာဖြင့်) ကျပ်

ရက်စွဲ။



WT ဖြတ်တောက်ပေးသွင်းခဲ့သည့် အခွန်ထမ်းစာရင်း အသေးစိတ်အား () ရုံးသို့ (၃) ရက်အတွင်း သင့်ရာနည်းဖြင့်
(သို့) ဆိုင်ရာရုံး email သို့ ပေးပို့ပေးပါရန်နှင့် အခွန်ငွေဖြတ်တောက်ပေးသွင်းမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

ရုံးအမည်-----



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အခွန်ပေးသွင်းမှုအထောက်အထား

ဘဏ်စာရင်းအမှတ်-----

၁။ အခွန်ထမ်းအမည်

၂။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN)

၃။ လိပ်စာ

၄။ ငွေပေးသွင်းသည့်ဘဏ်

၅။ အခွန်အမျိုးအစား

၆။ ပေးဆောင်မှုအမျိုးအစား

၇။ အခွန်ပေးဆောင်သည့်ကာလ

၈။ ဝင်ငွေနှစ်

၉။ ပေးဆောင်သည့်ပမာဏ (ဂဏန်းဖြင့်) ကျပ်

(စာဖြင့်) ကျပ်

ရက်စွဲ။



အခွန်ပေးဆောင်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

MPU

ရုံးအမည်-----



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်ပေးသွင်းမှုအထောက်အထား

ဘဏ်စာရင်းအမှတ်-----

၁။ အခွန်ထမ်းအမည် (နုတ်ယူပေးသွင်းသူ)

၂။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN)

၃။ လိပ်စာ

၄။ ငွေပေးသွင်းသည့်ဘဏ်

၅။ အခွန်အမျိုးအစား

၆။ ပေးဆောင်မှုအမျိုးအစား

၇။ အခွန်ပေးဆောင်သည့်ကာလ

၈။ ဝင်ငွေနှစ်

၉။ ပေးဆောင်သည့် ပမာဏ(ဂဏန်းဖြင့်) ကျပ်

(စာဖြင့်) ကျပ်

ရက်စွဲ။



လစာဝင်ငွေခွန်နုတ်ယူပေးသွင်းခံရသူ တစ်ဦးချင်း၏ အချက်အလက်များပါသော schedule စာရင်းအား
ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံးသို့ (၃) ရက်အတွင်း သင့်ရာနည်းဖြင့် (သို့) ဆိုင်ရာရုံး email သို့ ပေးပို့ပေးပါရန်နှင့်
အခွန်ငွေပေးသွင်းမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်ပေးသွင်းမှုအထောက်အထား

ဘဏ်စာရင်းအမှတ်-----

၁။ အခွန်ထမ်းအမည် (နုတ်ယူပေးသွင်းသူ)

၂။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN)

၃။ လိပ်စာ

၄။ ငွေပေးသွင်းသည့်ဘဏ်

၅။ အခွန်အမျိုးအစား

၆။ ပေးဆောင်မှုအမျိုးအစား

၇။ အခွန်ပေးဆောင်သည့်ကာလ

၈။ ဝင်ငွေနှစ်

၉။ ပေးဆောင်သည့် ပမာဏ(ဂဏန်းဖြင့်) ကျပ်

(စာဖြင့်) ကျပ်

ရက်စွဲ။



WT ဖြတ်တောက်ပေးသွင်းခဲ့သည့် အခွန်ထမ်းစာရင်း အသေးစိတ်အား () ရုံးသို့ (၃) ရက်အတွင်း သင့်ရာနည်းဖြင့်
(သို့) ဆိုင်ရာရုံး email သို့ ပေးပို့ပေးပါရန်နှင့် အခွန်ငွေဖြတ်တောက်ပေးသွင်းမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

MPU

ရုံးအမည်-----

၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၂-၀၄

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀၊ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ဝင်ငွေရရှိသည့်နှစ်အတွင်း ဝင်ငွေခွန်ပေးဆောင်ရန် အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ ----- ရက်နေ့ကုန်ဆုံးမည့် ၂၀ - ၂၀ ဘဏ္ဍာနှစ် (အခွန်ကာလ) အတွင်း ရရှိမည့်ဝင်ငွေနှင့် စပ်လျဉ်း၍ လူကြီးမင်းသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ယင်းနှစ်အတွင်း၌ပင် ဝင်ငွေခွန်ကို ပေးဆောင်ရန် လိုအပ်ပါသည်။

၂။ ယင်းသို့ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ပူးတွဲပါ ဝင်ငွေခွန်ခန့်မှန်းတွက်ချက်သည့်ပုံစံတွင် ဖြည့်စွက်တွက်ချက်ပြီး ဤရုံးသို့ ပြန်လည်ပေးပို့ရပါမည်။ ထို့ပြင် ယင်းအခွန်ကို ပူးတွဲပါငွေသွင်းချလန် ပုံစံတွင် ဖြည့်သွင်းလက်မှတ်ရေးထိုး၍ ----- မြို့ရှိ သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်းပြီး ငွေလက်ခံဖြတ်ပိုင်း ရယူစေလိုပါသည်။ (ငွေသွင်းချလန်များအား www.ird.gov.mm တွင်လည်း download ရယူနိုင်ပါသည်။)

၃။ လူကြီးမင်းသည် အထက်အပိုဒ် ၂ အရ ဝင်ငွေခွန်ကို ဝင်ငွေရရှိသည့်နှစ်အတွင်း သုံးလတစ်ကြိမ် မပေးဆောင်လျှင် သို့မဟုတ် ပေးဆောင်ခဲ့သောသုံးလပတ်အလိုက် အခွန်စုစုပေါင်းသည် စည်းကြပ်မှုပြုလုပ်သည့်အခါ၌ အမှန်ပေးဆောင်ရမည့် သုံးလပတ် အလိုက် အခွန်၏ ၈၀ ရာခိုင်နှုန်းအောက် လျော့နည်းနေပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (ခ) အရ ပေးဆောင်ခြင်းမရှိသေးသည့် သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့သည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသောပမာဏကို ဒဏ်ကြေးငွေ အဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။



ရုံးတံဆိပ်

မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၂-၀၅

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀၊ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ဝင်ငွေရရှိသည့်နှစ်အတွင်း ပေးဆောင်ရမည့်ဝင်ငွေခွန်ကို ခန့်မှန်းတွက်ချက်သည့်ပုံစံ (ယခင်ဝင်ငွေနှစ်တွင် ဝင်ငွေခွန်ထမ်းဆောင်ရန် တာဝန်ရှိခဲ့ပါက)

----- မှ ----- အထိ သုံးလပတ်ကာလအတွက် ခန့်မှန်းချက်။

ကျသင့်အခွန်	ကျပ်
ယခင်ဝင်ငွေနှစ်အတွက် ကျသင့်ဝင်ငွေခွန်	
(နုတ်) ယခင်ဝင်ငွေနှစ်တွင် ပင်ရင်းမှနုတ်ယူပေးသွင်းခြင်းခံရသည့် ဝင်ငွေခွန်	
(နုတ်) ယခင်ဝင်ငွေနှစ်တွင် ပို့ကုန်/ သွင်းကုန်လုပ်ငန်းအတွက် ပေးသွင်းခဲ့သည့် ကြိုတင်ခွန်	
အသားတင်ပေးဆောင်ရသည့် ဝင်ငွေခွန် (တစ်နှစ်စာ)	
သုံးလတစ်ကြိမ် ပေးဆောင်ရမည့်ဝင်ငွေခွန်	

လက်မှတ် -----

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -----

တာဝန် -----

လိပ်စာ -----

ရက်စွဲ၊ -----

မှတ်ချက်။ သုံးလတစ်ကြိမ် ပေးဆောင်ရမည့်ဝင်ငွေခွန်ကို ခန့်မှန်းတွက်ချက်ရာတွင် ယခင်ဝင်ငွေနှစ်သည် (၁၂) လတာကာလ ဖြစ်ပါက (အသားတင်ပေးဆောင်ရသည့် ဝင်ငွေခွန်၏ ၂၅ %)၊ ၆ လတာကာလဖြစ်ပါက (အသားတင်ပေးဆောင်ရသည့် ဝင်ငွေခွန်၏ ၅၀ %)။

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၂ ၀၅(က)

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀၊ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ဝင်ငွေရရှိသည့်နှစ်အတွင်း ပေးဆောင်ရမည့်ဝင်ငွေခွန်ကို ခန့်မှန်းတွက်ချက်သည့်ပုံစံ (ယခင်ဝင်ငွေနှစ်တွင် ဝင်ငွေခွန်ထမ်းဆောင်ရန် တာဝန်မရှိခဲ့ပါက)

-----မှ-----အထိ၊ သုံးလပတ်ကာလအတွက် ခန့်မှန်းချက်။

ဝင်ငွေရလမ်း	ဝင်ငွေ	သက်သာခွင့်	ကျသင့်ဝင်ငွေခွန်
စုစုပေါင်း			

လက်မှတ် -----

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ်-----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်-----

တာဝန်-----

လိပ်စာ -----

ရက်စွဲ၊ -----

မှတ်ချက်။

သက်သာခွင့်များ နုတ်ပယ်ရာတွင် သုံးလပတ်အလိုက် အချိုးကျ နုတ်ပယ်၍ တွက်ချက်ရမည်။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (က) အရ ဝင်ငွေခွန် ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်
လျှောက်လွှာ

ရက်စွဲ၊ -----

သို့

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

၁။ ကျွန်တော်/ကျွန်မ၏ -----လုပ်ငန်း/ ကုမ္ပဏီ/ အဖွဲ့အစည်း အခွန်ထမ်းမှတ်ပုံတင်အမှတ် -----
သည် (- - ၂၀) မှ (- - ၂၀) အထိ အခွန်ကာလအတွက် ပေးဆောင်ရမည့် အခွန်ငွေမှာ အောက်ပါအတိုင်း
ဖြစ်ပါသည်-

(က) ဒဏ်ကြေးငွေများ - ----- ကျပ်

(ခ) အခွန်ပမာဏ - ----- ကျပ်

၂။ ပေးဆောင်ရမည့်အခွန်ငွေစုစုပေါင်းမှာ -----/- (-----
-----ကျပ်တိတိ) ဖြစ်ပါသည်။ အခွန်ပေးဆောင်ရန် သတ်မှတ်ထားသည့်နေ့ရက်မှာ (- -)
ရက်နေ့ဖြစ်ပါသည်။ ကျွန်တော်/ကျွန်မသည် အောက်ပါအကြောင်းအရင်းများကြောင့် သတ်မှတ်ရက်တွင် အခွန်ပေးဆောင်ရန် အခက်အခဲရှိပါသည်-
(အကြောင်းအရင်း (၂) ခု ထက်ပိုပါက နောက်ဆက်တွဲဖြင့် တင်ပြရန်)

(က) -----

(ခ) -----

၃။ ပေးဆောင်ရမည့် အခွန်ငွေစုစုပေါင်းအား (- - ၂၀) ရက်နေ့တွင် ပေးဆောင်ခွင့်ပြုပါရန် တင်ပြအပ်ပါသည်။

၄။ ပေးဆောင်ရမည့် အခွန်ငွေအား အောက်ပါအစီအစဉ်အတိုင်း အရစ်ကျ ပေးဆောင်ခွင့်ပြုပါရန် တင်ပြအပ်ပါသည်-

(က) ပထမအရစ်အဖြစ် (ဒဏ်ကြေး+ အခွန်ပမာဏ) (-----/-) အား (- - ၂၀) ရက်နေ့တွင်လည်းကောင်း။

(ခ) ဒုတိယအရစ်အဖြစ် (အခွန်ပမာဏ) (-----/-) အား (- - ၂၀) ရက်နေ့တွင်လည်းကောင်း။

(ဂ) တတိယအရစ်အဖြစ် (အခွန်ပမာဏ) (-----/-) အား (- - ၂၀) ရက်နေ့တွင်လည်းကောင်း။

၅။ ကျွန်တော်/ ကျွန်မသည် အထက်ဖော်ပြပါ အကြောင်းအရာများ အမှန်တကယ် ကြုံတွေ့ရခြင်းကြောင့် အခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်
သတ်မှတ်ပေးရန် လျှောက်ထားခြင်းဖြစ်ပါသည်။ အခွန်ပေးဆောင်ရန်သတ်မှတ်သည့်ရက်အတွင်း အခွန်ပေးသွင်းခြင်းမရှိခဲ့ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု
ဥပဒေပုဒ်မ ၄၄ နှင့် ၄၉ တို့အရ အတိုးပေးဆောင်ရဖွယ်ရှိသည်ကို သိရှိပါကြောင်းနှင့် အရစ်ကျပေးသွင်းရသည့် ပျက်ကွက်ပါက ပေးသွင်းရန်ရှိသည့် အခွန်
အားလုံးကို ချက်ချင်းပေးသွင်းရမည်ဖြစ်ပြီး အခွန်ပေးဆောင်ရန်တိုးမြှင့်ပေးသည့်သတ်မှတ်ရက်အတွင်း ပေးဆောင်ရန် ပျက်ကွက်ခဲ့မှုအတွက် အခွန်ဆိုင်ရာ
စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄ အရ ဒဏ်ကြေးငွေထမ်းဆောင်ရမည်ကို သိရှိပါကြောင်း ဝန်ခံကတိပြုပါသည်။

လက်မှတ် -----

အမည် -----

တာဝန် -----

ဖုန်း၊ e-mail၊ လိပ်စာ -----

ရုံးတံဆိပ်

လက်ခံရရှိကြောင်းဖြတ်ပိုင်း

အခွန်ထမ်း ----- အတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ(က) အရ ဝင်ငွေခွန်
ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်လွှာ (၁) စောင်ကို ဦး/ ဒေါ် ----- ထံမှ လက်ခံရရှိပါသည်။ ဝင်စာအမှတ်
----- ဖြင့် မှတ်ပုံတင်ပြီးဖြစ်ပါသည်။

လက်မှတ် -----

အမည် -----

ရာထူး -----

-----ရုံး

ရက်စွဲ၊ -----

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(၀၀)-၀၂-၀၇

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (ခ)အရ ဝင်ငွေခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်
လျှောက်ထားချက်အပေါ် ပေးဆောင်ရမည့် အစီအစဉ်များအကြောင်းကြားစာ

စာအမှတ်၊ -----
ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----
အခွန်ထမ်းမှတ်ပုံတင်အမှတ် -----
လိပ်စာ -----

၁။ လူကြီးမင်း၏ -----လုပ်ငန်းမှ -----အခွန်ကာလအတွက် ကျသင့်သော
ဝင်ငွေခွန်ကို ပေးဆောင်ရန်သတ်မှတ်ထားသည့်နေ့ရက်ထက်ကျော်လွန်၍ တိုးမြှင့်ခွင့်ပြုလိုက်သည်။

၂။ ပေးဆောင်ရမည့်အခွန်ငွေများမှာအောက်ပါအတိုင်းဖြစ်သည်-

(က)	ဒဏ်ကြေးငွေများ	-	-----	ကျပ်၊
(ခ)	အတိုး	-	-----	ကျပ်၊
(ဂ)	အခွန်ပမာဏ	-	-----	ကျပ်၊

ပေးဆောင်ရမည့်အခွန်ငွေစုစုပေါင်း - ----- ကျပ်၊

၃။ အထက်ဖော်ပြပါ ပေးဆောင်ရမည့်အခွန်ငွေစုစုပေါင်းကို (- -) ရက်နေ့တွင် နောက်ဆုံးထားပေးဆောင်ရန် ရက်တိုးမြှင့်
သတ်မှတ်ပေးလိုက်သည်။

သို့မဟုတ်

၄။ ပေးဆောင်ရမည့် အခွန်ငွေပမာဏကို အောက်ပါအစီအစဉ်အတိုင်း အရစ်ကျ ပေးဆောင်စေလိုက်သည် -

(က)	ပထမအရစ် (ဒဏ်ကြေးငွေနှင့်အတိုးအပါအဝင် အခွန်ငွေပေါင်း -----/-) အား (- -) ရက်နေ့၊
(ခ)	ဒုတိယအရစ် (အခွန်ပမာဏ -----/-)အား (- -) ရက်နေ့၊
(ဂ)	တတိယအရစ် (အခွန်ပမာဏ -----/-)အား (- -) ရက်နေ့။

၅။ လူကြီးမင်း၏ လျှောက်ထားချက်အရ အခွန်ပေးဆောင်ရန် တိုးမြှင့်သတ်မှတ်ပေးသည့် နေ့ရက်တွင် မပျက်မကွက် ပေးဆောင်ရမည်။
အခွန်ပေးဆောင်ရန် တိုးမြှင့်သတ်မှတ်ပေးထားသည့်ရက်အတွင်း ပေးဆောင်ရန်ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊
ပုဒ်မခွဲ (င) အရ ပေးသွင်းရန်ရှိသည့် အခွန်အားလုံးကို ချက်ချင်းပေးသွင်းရမည်ဖြစ်သည့်အပြင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄ အရ
ဒဏ်ကြေးငွေတပ်ရိုက်ခြင်း ခံရမည်ဖြစ်ပါသည်။

(ငွေသွင်းချလန်များ ပူးတွဲပေးပို့ပါသည်။)

ရုံးတံဆိပ်

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

ရုံး

မိတ္တူကို

ရုံးလက်ခံ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(၀၀)-၀၂-၀၇(က)

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (ဂ) အရ ဝင်ငွေခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်
လျှောက်ထားချက်အပေါ် ခွင့်မပြုကြောင်း အကြောင်းပြန်ကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်းသည် ----- လုပ်ငန်းမှ ----- အခွန်ကာလအတွက် ကျသင့်သော
အခွန်ငွေပေါင်း ကျပ်----- / - အား ပေးဆောင်ရမည့်(- -) ရက်နေ့တွင် ပေးဆောင်နိုင်ခြင်း မရှိသောကြောင့်
အခွန်ပေးဆောင်ရမည့်ရက်ကို တိုးမြှင့်ပေးရန် အကြောင်းအရာတင်ပြချက်များ ဖြင့် (- -) ရက်နေ့တွင် လျှောက်ထားခဲ့ပါသည်။

၂။ လူကြီးမင်း၏ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ တင်ပြချက်များအား လုံလောက်သောအကြောင်းအရင်းအဖြစ် လက်ခံနိုင်ခြင်း
မရှိပါသဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည့်ရက်ကို တိုးမြှင့်ပေးရန်ခွင့်မပြုပါ။ မူလသတ်မှတ်ထားသည့်နေ့ရက်တွင်သာ ပေးဆောင်ရန် အကြောင်းကြား
ပါသည်။



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန
-----ရုံး

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၂-၀၈

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄ ၊ ပုဒ်မခွဲ (င) အရ အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ခြင်းကြောင့် ပေးသွင်းရန်ကျန်ရှိသည့် ဝင်ငွေခွန်အားလုံးကိုချက်ချင်းပေးသွင်းရန် အကြောင်းကြားစာ

စာအမှတ်၊ -----

ရက်စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ်-----

လိပ်စာ -----

၁။ လူကြီးမင်း၏ ----- လုပ်ငန်းမှ ----- အခွန်ကာလအတွက် ကျသင့်အခွန်ငွေ ----- ကို ပေးဆောင်နိုင်စေရန်အလို့ငှာ ပေးဆောင်ရမည့် အခွန်ပမာဏကို အရစ်ကျ ပေးဆောင်စေခြင်းဖြင့် အချိန်တိုးမြှင့်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။

၂။ သို့ရာတွင် လူကြီးမင်းသည် ----- ရက်နေ့တွင် ----- အရစ်အတွက် အခွန်ငွေ ----- ကို ပေးသွင်းရန် ပျက်ကွက်ခဲ့ပါသည်။ အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်မှုဖြစ်ပေါ်သဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (င) အရ ပေးသွင်း ရန်ကျန်ရှိသည့် အခွန်အားလုံး (ပ-အရစ် + ဒု-အရစ်+ တ-အရစ်) စုစုပေါင်း -----/အား (- - ၂၀) ရက်နေ့တွင် မပျက်မကွက် ပေးသွင်းရမည်။

၃။ လူကြီးမင်း၏ လျှောက်ထားချက်အရ အရစ်ကျပေးဆောင်စေခြင်းဖြင့် အချိန်တိုးမြှင့်ပေးခဲ့သော်လည်း အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ခဲ့ခြင်းကြောင့် ပေးသွင်းရန်ကျန်ရှိသည့် အခွန်အားလုံးကို မပျက်မကွက် ချက်ချင်းပေးသွင်းရမည့်အပြင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (ခ) အရ ပေးဆောင်ခြင်းမရှိသေးသည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသည့်ပမာဏကို နောက်ကျပေးသွင်းမှုအတွက် ဒဏ်ကြေးငွေ အဖြစ်ပေးဆောင်ရမည်။

(ငွေသွင်းချလန်များ ပူးတွဲပေးပို့ပါသည်။)



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၂-၀၉

ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ (က) အရ ပေးဆောင်ရမည့် သုံးလတစ်ကြိမ် ကြိုတင်ဝင်ငွေခွန်ပမာဏကို ပြင်ဆင်ပေးဆောင်ခွင့်ပြုရန် လျှောက်လွှာ

ရက်စွဲ၊ -----

သို့

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

၁။ ကျွန်တော်/ ကျွန်မ၏ ----- လုပ်ငန်း/ ကုမ္ပဏီ/ အဖွဲ့အစည်းအနေဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ (က) တို့အရ သုံးလတစ်ကြိမ်ပေးဆောင်ရမည့်ဝင်ငွေခွန်ပမာဏအပေါ် ပြည်တွင်းအခွန်များဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၃၈၉/၂၀၂၁ နှင့်အညီ တွက်ချက်မှုအရ သုံးလပတ်တစ်ခုချင်းစီအလိုက် ပေးဆောင်ရမည့် ဝင်ငွေခွန်ပမာဏမှာ ----- ကျပ် ဖြစ်ပါသည်။

၂။ ကျွန်တော်/ ကျွန်မသည် အောက်ပါအကြောင်းအရင်းများကြောင့် အထက်ဖော်ပြပါ တွက်ချက်မှုပမာဏအတိုင်း ပေးဆောင်ရန် အခက် အခဲရှိပါသည် - (အကြောင်းအရင်း (၂) ခုထက်ပိုပါက နောက်ဆက်တွဲဖြင့် တင်ပြရန်)

(က) -----

(ခ) -----

၃။ သို့ဖြစ်ပါ၍ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ (က) အရ သုံးလပတ်အလိုက် ပေးဆောင်ရမည့်ဝင်ငွေခွန်ပမာဏအား အောက်ဖော်ပြပါ ပမာဏအတိုင်း ခန့်မှန်းတွက်ချက် ပေးဆောင်ခွင့်ပြုပါရန် တင်ပြအပ်ပါသည် -

(က) ပထမ သုံးလပတ်အတွက် ----- ကျပ်၊

(ခ) ဒုတိယသုံးလပတ်အတွက် ----- ကျပ်၊

(ဂ) တတိယသုံးလပတ်အတွက် ----- ကျပ်၊

(ဃ) စတုတ္ထသုံးလပတ်အတွက် ----- ကျပ်၊

၄။ ကျွန်တော်/ ကျွန်မသည် အထက်ဖော်ပြပါ အကြောင်းအရင်းများ အမှန်တကယ်ကြုံတွေ့နေရခြင်းကြောင့် သုံးလပတ်အလိုက် ပေးဆောင်ရမည့် ဝင်ငွေခွန်ပမာဏအား ပြင်ဆင်ပေးဆောင်ခွင့်ပြုပါရန် တင်ပြခြင်းဖြစ်ကြောင်း၊ သုံးလပတ်အလိုက် တွက်ချက်ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပမာဏ တစ်ရပ်ချင်းသည် သက်ဆိုင်ရာသုံးလပတ်အလိုက် ပေးဆောင်ရမည့် ဝင်ငွေခွန်ပမာဏ (စည်းကြပ်မှုပြုလုပ်ချိန်၌ အမှန် ကျသင့်အခွန်၏ လေးပုံတစ်ပုံနှင့် ညီမျှသောပမာဏ) ၏ ၈၀ ရာခိုင်နှုန်းအောက်လျော့နည်းပါက လျော့နည်းခဲ့သည့်ပမာဏအပေါ် ဒဏ်ကြေးငွေ တပ်ရိုက်ခံရမည်ကို သိရှိပါကြောင်း ဝန်ခံကတိပြုပါသည်။

လက်မှတ် -----

အမည်/ ကုမ္ပဏီအမည် -----

တာဝန် -----

ဖုန်း၊ e-mail၊ လိပ်စာ -----

ရုံးတံဆိပ်

လက်ခံရရှိကြောင်းဖြတ်ပိုင်း

ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ (က) အရ သုံးလတစ်ကြိမ် ပေးဆောင်ရမည့်ဝင်ငွေခွန်ပမာဏကို ပြင်ဆင် ပေးဆောင်ခွင့်ပြုရန် လျှောက်လွှာ (၁) စောင်ကို ဦး/ ဒေါ် ----- ထံမှ လက်ခံရရှိပါသည်။ ဝင်စာအမှတ် ----- ဖြင့် မှတ်ပုံတင် ထားပြီး ဖြစ်ပါသည်။

လက်မှတ် -----

အမည် -----

ရာထူး -----

ရက်စွဲ၊ -----

-----ရုံး

၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရနိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀င)-၀၂-၁၀

ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ (က) အရ ပေးဆောင်ရမည့် သုံးလတစ်ကြိမ် ကြိုတင်ဝင်ငွေခွန်ပမာဏကို ပြင်ဆင်ပေးဆောင်ခွင့်ပြုပါရန် လျှောက်ထားချက်အပေါ် အကြောင်းပြန်ကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်းသည် ၂၀ - ၂၀ ဘဏ္ဍာနှစ်(အခွန်ကာလ) အတွက် သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်ပမာဏ နှင့်စပ်လျဉ်း၍ ပြည်တွင်းအခွန်များဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၃၈၉/ ၂၀၂၁ ပါ တွက်ချက်မှုပုံစံဖြင့် ခန့်မှန်းတွက်ချက် ပေးဆောင်ရန် အခက်အခဲရှိသည့်အတွက် အောက်ဖော်ပြပါပမာဏအတိုင်း ပေးဆောင်ခွင့်ပြု ရန် လျှောက်ထားခဲ့ပါသည် -

(က) ပထမသုံးလပတ်အတွက် ----- ကျပ်၊

(ခ) ဒုတိယသုံးလပတ်အတွက် ----- ကျပ်၊

(ဂ) တတိယသုံးလပတ်အတွက် ----- ကျပ်၊

(ဃ) စတုတ္ထသုံးလပတ်အတွက် ----- ကျပ်၊

၂။ လူကြီးမင်း၏ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ -

☐ တင်ပြချက်သည် ခိုင်လုံမှုမရှိသည့်အတွက် တင်ပြချက်အား ခွင့်မပြုပါ။ အမိန့်ကြော်ငြာစာအမှတ်၊ ၃၈၉/ ၂၀၂၁ ပါ အတိုင်း ပေးဆောင်ရန် အကြောင်းကြားပါသည်။

☐ တင်ပြချက်အား လုံလောက်သော အကြောင်းအရင်းအဖြစ် လက်ခံပါသည်။ ဤစာနှင့်အတူ ပူးတွဲပေးပို့သော အကြောင်းကြားစာပါ အစီအစဉ်အတိုင်း အခွန်ပေးဆောင်သွားရန် အကြောင်းကြားပါသည်။



ရုံးတံဆိပ်

မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

လစဉ်ငွေသွင်းချလန် ဟဟခ(ကသခ) - ၀၂-၀၁(က)

မူရင်း (သက်ဆိုင်ရာအခွန်ရုံးသို့ပြန်ပို့ရန်)

ဘဏ်စာရင်းအမှတ် _____

၁။ ပြည်တွင်းထုတ်ကုန်နှင့် ပြည်သူပြည်သားများသုံးစွဲမှုအပေါ် ကောက်ခံသည့်အခွန်အကောက်

၁-၃။ ကုန်သွယ်လုပ်ငန်းခွန်များ

၃-၆။ ကုန်သွယ်လုပ်ငန်းခွန်များ

ဥပဒေပုဒ်မ ၁၂ အရ လစဉ်ပေးသွင်းငွေများ

မြို့၊ _____ ဘဏ်သို့ပေးသွင်းသည့်လစဉ်အခွန်ငွေ

လုပ်ငန်းမှတ်ပုံတင်အမှတ် _____

အခွန်ထမ်းအမည်နှင့်လိပ်စာ _____

၂၀ _____ ခုနှစ် _____ လအတွက်ကုန်သွယ်လုပ်ငန်းခွန် သင့်ငွေ(ဂဏန်းဖြင့်) _____

(စာဖြင့်)ကျပ် _____

ရက်စွဲ _____

၁။ ချလန်အမှတ် _____

၂။ ကုန်သွယ်လုပ်ငန်းခွန် ရငွေ

မှတ်ပုံတင်စာရင်းဆိုင်ရေသွင်း

သည့်အမှတ် _____

၃။ ကုန်သွယ်လုပ်ငန်းခွန် ရငွေ

မှတ်ပုံတင်စာရင်းဆိုင်ရေသွင်း

သည့်ရက်စွဲ _____

ငွေပေးသွင်းသူ လက်မှတ်

သက်ဆိုင်ရာ

အခွန်ရုံးတံဆိပ်

ဘဏ်တံဆိပ်

စာရင်းကိုင်

ဘဏ်မန်နေဂျာ

လစဉ်ငွေသွင်းချလန် ဟဟခ(ကသခ) - ၀၂-၀၁(က)

မိတ္တူ-၁ (ဘဏ်သွင်းရန်)

ဘဏ်စာရင်းအမှတ် _____

၁။ ပြည်တွင်းထုတ်ကုန်နှင့် ပြည်သူပြည်သားများသုံးစွဲမှုအပေါ် ကောက်ခံသည့်အခွန်အကောက်

၁-၃။ ကုန်သွယ်လုပ်ငန်းခွန်များ

၃-၆။ ကုန်သွယ်လုပ်ငန်းခွန်များ

ဥပဒေပုဒ်မ ၁၂ အရ လစဉ်ပေးသွင်းငွေများ

မြို့၊ _____ ဘဏ်သို့ပေးသွင်းသည့်လစဉ်အခွန်ငွေ

အခွန်ထမ်းလုပ်ငန်းမှတ်ပုံတင်အမှတ် _____

အခွန်ထမ်းအမည်နှင့်လိပ်စာ _____

၂၀ _____ ခုနှစ် _____ လအတွက်ကုန်သွယ်လုပ်ငန်းခွန် သင့်ငွေ(ဂဏန်းဖြင့်) _____

(စာဖြင့်)ကျပ် _____

ရက်စွဲ _____

၁။ ချလန်အမှတ် _____

၂။ ကုန်သွယ်လုပ်ငန်းခွန် ရငွေ

မှတ်ပုံတင်စာရင်းဆိုင်ရေသွင်း

သည့်အမှတ် _____

၃။ ကုန်သွယ်လုပ်ငန်းခွန် ရငွေ

မှတ်ပုံတင်စာရင်းဆိုင်ရေသွင်း

သည့် ရက်စွဲ _____

ငွေပေးသွင်းသူ လက်မှတ်

သက်ဆိုင်ရာ

အခွန်ရုံးတံဆိပ်

ဘဏ်တံဆိပ်

စာရင်းကိုင်

ဘဏ်မန်နေဂျာ

လစဉ်ငွေသွင်းချလန် ဟဟခ(ကသခ) - ၀၂-၀၁(က)

(အခွန်ပေးသွင်းသူသို့ပြန်ပေးရန်ဖြတ်ပိုင်း)

၂၀၀၈ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန် အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

အခွန်ထမ်းလုပ်ငန်းမှတ်ပုံတင်အမှတ် _____

အခွန်ထမ်းအမည်နှင့်လိပ်စာ _____

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂ အရ

၂၀ _____ ခုနှစ်၊ _____ လအတွက်

ပေးသွင်းငွေ(ဂဏန်းဖြင့်) _____ (ကျပ် _____

ပေးသွင်းသဖြင့် လက်ခံရရှိပါသည်။

ရက်စွဲ၊ ၂၀ _____ ခုနှစ်၊ _____ လ၊ _____ ရက်။

ဘဏ်မန်နေဂျာ

ဘဏ်တံဆိပ်

အခွန်ဆောင်ထား နိုင်ငံသား လေးစားသမှုတို့ကိုထိပါပြီ။

စည်းကြပ်မှုအရငွေသွင်းချလန် ဝတခ(ကသခ)-၀၂-၀၁(ခ)
မူရင်း (သက်ဆိုင်ရာအခွန်ရုံးသို့ပြန်ပို့ရန်)

ဘဏ်စာရင်းအမှတ် _____
၁။ ပြည်တွင်းထုတ်ကုန်နှင့် ပြည်သူပြည်သားများသုံးစွဲမှုအပေါ်
ကောက်ခံသည့်အခွန်အကောက်

၁-၃။ ကုန်သွယ်လုပ်ငန်းခွန်များ
၃-၆။ ကုန်သွယ်လုပ်ငန်းခွန်များ

မြို့ _____ ဘဏ်သို့ပေးသွင်းသည့်
ကုန်သွယ်လုပ်ငန်းခွန်
အခွန်ထမ်းလုပ်ငန်းမှတ်ပုံတင်အမှတ် _____
အခွန်ထမ်းအမည်နှင့်လိပ်စာ _____

စည်းကြပ်နှစ်အတွက်ထပ်မံပေးဆောင်ရမည့်ကုန်သွယ်
လုပ်ငန်းခွန်ကျပ် _____
နှင့်ဒဏ်ငွေကျပ် _____
စုစုပေါင်း (ဂဏန်းဖြင့်) _____
(စာဖြင့်) ကျပ် _____

ရက်စွဲ _____
အထက်ပါငွေကိုလက်ခံ၍
ငွေရရှိကြောင်းပြေစာ
ထုတ်ပေးပါမည့် အကြောင်း။
တာဝန်ခံအရာရှိ
၃။ ကုန်သွယ်လုပ်ငန်းခွန်ရငွေ
မှတ်ပုံတင် စာရင်းတွင်ရေးသွင်း
သည့် ရက်စွဲ _____

သက်ဆိုင်ရာ
အခွန်ရုံးတံဆိပ်

ဘဏ်တံဆိပ်

စာရင်းကိုင်

ဘဏ်မန်နေဂျာ

စည်းကြပ်မှုအရငွေသွင်းချလန် ဝတခ(ကသခ)-၀၂-၀၁(ခ)
မိတ္တူ ၁- (ဘဏ်၌ထားရန်)

ဘဏ်စာရင်းအမှတ် _____
၁။ ပြည်တွင်းထုတ်ကုန်နှင့် ပြည်သူပြည်သားများသုံးစွဲမှုအပေါ်
ကောက်ခံသည့်အခွန်အကောက်

၁-၃။ ကုန်သွယ်လုပ်ငန်းခွန်များ
၃-၆။ ကုန်သွယ်လုပ်ငန်းခွန်များ

မြို့ _____ ဘဏ်သို့ပေးသွင်းသည့်
ကုန်သွယ်လုပ်ငန်းခွန်
အခွန်ထမ်းလုပ်ငန်းမှတ်ပုံတင်အမှတ် _____
အခွန်ထမ်းအမည်နှင့်လိပ်စာ _____

စည်းကြပ်နှစ်အတွက်ထပ်မံပေးဆောင်ရမည့်ကုန်သွယ်
လုပ်ငန်းခွန်ကျပ် _____
နှင့်ဒဏ်ငွေကျပ် _____
စုစုပေါင်း (ဂဏန်းဖြင့်) _____
(စာဖြင့်) ကျပ် _____

ရက်စွဲ _____
အထက်ပါငွေကိုလက်ခံ၍
ငွေရရှိကြောင်းပြေစာ
ထုတ်ပေးပါမည့် အကြောင်း။
တာဝန်ခံအရာရှိ
၃။ ကုန်သွယ်လုပ်ငန်းခွန်ရငွေ
မှတ်ပုံတင် စာရင်းတွင်ရေးသွင်း
သည့် ရက်စွဲ _____

သက်ဆိုင်ရာ
အခွန်ရုံးတံဆိပ်

ဘဏ်တံဆိပ်

စာရင်းကိုင်

ဘဏ်မန်နေဂျာ

စည်းကြပ်မှုအရငွေသွင်းချလန် ဝတခ(ကသခ)-၀၂-၀၁(ခ)
(အခွန်ပေးသွင်းသူသို့ပြန်ပေးရန်ဖြတ်ပိုင်း)

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်
အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

အခွန်ထမ်းလုပ်ငန်းမှတ်ပုံတင်အမှတ် _____
အခွန်ထမ်းအမည်နှင့်လိပ်စာ _____
စည်းကြပ်နှစ်အတွက်ကုန်သွယ်
လုပ်ငန်းခွန်ကျပ် _____ နှင့် ဒဏ်ငွေကျပ် _____
စုစုပေါင်းအခွန် _____
(ကျပ်) _____

ပေးသွင်းသဖြင့်လက်ခံရရှိပါသည်။
ရက်စွဲ ၂၀ _____ ခုနှစ်၊ _____ လ၊ _____ ရက်။

ဘဏ်မန်နေဂျာ

ဘဏ်တံဆိပ်

အခွန်ဆောင်ထား နိုင်ငံသား
လေးစားသမှုတို့ဂုဏ်ပြု။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်ပေးသွင်းမှုအထောက်အထား

ဘဏ်စာရင်းအမှတ်-----

၁။ အခွန်ထမ်းအမည်

၂။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN)

၃။ လိပ်စာ

၄။ ငွေပေးသွင်းသည့်ဘဏ်

၅။ အခွန်အမျိုးအစား

၆။ ပေးဆောင်မှုအမျိုးအစား

၇။ အခွန်ပေးဆောင်သည့်ကာလ

၈။ ဝင်ငွေနှစ်

၉။ ပေးဆောင်သည့်ပမာဏ (ဂဏန်းဖြင့်) ကျပ်

(စာဖြင့်) ကျပ်

ရက်စွဲ။



အခွန်ပေးဆောင်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

ရုံးအမည် -----



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်ပေးသွင်းမှုအထောက်အထား

ဘဏ်စာရင်းအမှတ်-----

၁။ အခွန်ထမ်းအမည် (နုတ်ယူပေးသွင်းသူ)

၂။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN)

၃။ လိပ်စာ

၄။ ငွေပေးသွင်းသည့်ဘဏ်

၅။ အခွန်အမျိုးအစား

၆။ ပေးဆောင်မှုအမျိုးအစား

၇။ အခွန်ပေးဆောင်သည့်ကာလ

၈။ ဝင်ငွေနှစ်

၉။ ပေးဆောင်သည့် ပမာဏ(ဂဏန်းဖြင့်) ကျပ်

(စာဖြင့်) ကျပ်

ရက်စွဲ။



အခွန်ပေးဆောင်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၂-၀၄

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ)နှင့် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၁၀၊ စည်းမျဉ်းခွဲ (က) တို့အရ လစဉ်ကျသင့်အခွန်ပေးဆောင်စေရန် အကြောင်းကြားစာ

စာအမှတ်၊ -----

ရက်၊ ဇွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) အရ လစဉ်ကျသင့်အခွန်များပေးဆောင်ရန် လိုအပ်ကြောင်း သိရှိရသဖြင့် အောက်ဖော်ပြပါ လ(များ) အတွက် လစဉ်ကျသင့်အခွန်များ ပေးဆောင်ရန် အကြောင်းကြားပါသည်-

အခွန်ပေးဆောင်ရန်လများ

၂။ လိုအပ်သော ငွေသွင်းချလန် () စောင်ကို ပူးတွဲပေးပို့လိုက်ပါသည်။

၃။ ကျသင့်အခွန်များ ပေးဆောင်ပြီးနောက် သုံးလတစ်ကြိမ်ကြေညာလွှာများကို အောက်တွင် လက်မှတ်ရေးထိုးသူထံသို့ -----ခုနှစ်၊ -----လ၊ () ရက်နေ့ထက် နောက်မကျစေဘဲ အရောက်ပေးပို့ရမည်။

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

ရုံးတံဆိပ်

မိတ္တူကို

ရုံးလက်ခံ

ပတခ(ကသခ)-၀၂-၀၅

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဂ) တို့အရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန်အခွန်ငွေ သို့မဟုတ် ထပ်မံပေးဆောင်ရန် အခွန်ငွေကို ခန့်မှန်းတွက်ချက်တောင်းခံလွှာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ ----- ခုနှစ်၊ -----လ၊ ----- ရက်နေ့တွင် ကုန်ဆုံးသောလအတွက် လူကြီးမင်းလုပ်ငန်းမှ အခွန်ပေးဆောင်ရန် ပျက်ကွက်နေသဖြင့်/ ပေးဆောင်ထားသော အခွန်သည် ပေးဆောင်အပ်သည်ထက် လျော့နည်းနေသည်ဟု ယူဆသဖြင့် အောက်ဖော်ပြပါ အခွန်ငွေကို ပေးဆောင်ရန်/ ထပ်မံပေးဆောင်ရန် အကြောင်းကြားအပ်ပါသည်-

(က) ခန့်မှန်းသည့်ကုန်စည်ရောင်းရငွေ / ဝန်ဆောင်မှုရငွေ ----- ကျပ်

အခွန်နှုန်း(အခွန်နှုန်းမတူပါက ခွဲခြားဖော်ပြရန်) ----- %

(ခ) ကျသင့်သည့်အခွန်ငွေ ----- ကျပ်

(ဂ) ပေးဆောင်ပြီးအခွန်ငွေ ----- ကျပ်

(ဃ) ထပ်မံပေးဆောင်ရန်အခွန်ငွေ ----- ကျပ်

(စာဖြင့်) ----- ကျပ်တိတိ

၂။ အထက်ပါအခွန်ငွေကို-----မြို့ရိုး-----ဘဏ်ခွဲ-----သို့ ----- ရက်နေ့ထက် နောက်မကျစေဘဲ ပူးတွဲပါ ငွေသွင်းချလန်ဖြင့် ပေးဆောင်ရမည်။

ရုံးတံဆိပ်

မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (က)အရ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်လွှာ

ရက်စွဲ၊ -----

သို့

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

၁။ ကျွန်တော်/ကျွန်မ၏-----လုပ်ငန်း/ ကုမ္ပဏီလီမိတက်/ အဖွဲ့အစည်း၊ အခွန်ထမ်းမှတ်ပုံတင်အမှတ် ----- သည် (- - ၂၀) မှ (- - ၂၀) အထိ အခွန်ကာလအတွက်ပေးဆောင်ရမည့် အခွန်ငွေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ဒဏ်ကြေးငွေ - ----- ကျပ်

(ခ) အခွန်ပမာဏ - ----- ကျပ်

၂။ ပေးဆောင်ရမည့် အခွန်ငွေစုစုပေါင်းမှာ -----/- (----- ကျပ်တိတိ) ဖြစ်ပါသည်။ အခွန်ပေးဆောင်ရန် သတ်မှတ်ထားသည့်နေ့ရက်မှာ (- -) ရက်နေ့ဖြစ်ပါသည်။ ကျွန်တော်/ကျွန်မသည် အောက်ပါအကြောင်းအရင်းများကြောင့် သတ်မှတ်ရက်တွင် အခွန်ပေးဆောင်ရန် အခက်အခဲရှိပါသည်-

(အကြောင်းအရင်း (၂) ခုထက်ပိုပါက နောက်ဆက်တွဲဖြင့် တင်ပြရန်)

(က) -----

(ခ) -----

၃။ ပေးဆောင်ရမည့် အခွန်ငွေစုစုပေါင်းအား (- - ၂၀) ရက်နေ့တွင် ပေးဆောင်ခွင့်ပြုပါရန် တင်ပြအပ်ပါသည်။

၄။ ပေးဆောင်ရမည့် အခွန်ငွေအား အောက်ပါအစီအစဉ်အတိုင်း အရစ်ကျ ပေးဆောင်ခွင့်ပြုပါရန် တင်ပြအပ်ပါသည်-

(က) ပထမအရစ်အဖြစ် (ဒဏ်ကြေးငွေ+ အခွန်ပမာဏ) (-----/-) အား (- - ၂၀) ရက်နေ့တွင်လည်းကောင်း။

(ခ) ဒုတိယအရစ်အဖြစ် (အခွန်ပမာဏ) (-----/-) အား (- - ၂၀) ရက်နေ့တွင်လည်းကောင်း။

(ဂ) တတိယအရစ်အဖြစ် (အခွန်ပမာဏ) (-----/-) အား (- - ၂၀) ရက်နေ့တွင်လည်းကောင်း။

၅။ ကျွန်တော်/ ကျွန်မသည် အထက်ဖော်ပြပါအကြောင်းအရာများ အမှန်တကယ် ကြုံတွေ့ရခြင်းကြောင့် အခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့် သတ်မှတ်ပေးရန် လျှောက်ထားရခြင်းဖြစ်ပါသည်။ အခွန်ပေးဆောင်ရန် သတ်မှတ်သည့်ရက်အတွင်း အခွန်ပေးသွင်းခြင်းမရှိပါက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄ နှင့် ၄၉ တို့အရ အတိုးပေးဆောင်ရဖွယ်ရှိသည်ကို သိရှိပါကြောင်းနှင့် အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ပါက ပေးသွင်း ရန်ရှိသည့် အခွန်အားလုံးကို ချက်ချင်းပေးသွင်းရမည်ဖြစ်ပြီး အခွန်ပေးဆောင်ရန် တိုးမြှင့်ပေးသည့် သတ်မှတ်ရက်အတွင်း ပေးဆောင်ရန် ပျက်ကွက် ခဲ့မှုအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄ အရ ဒဏ်ကြေးငွေထမ်းဆောင်ရမည်ကို သိရှိပါကြောင်း ဝန်ခံတော်ပြုပါသည်။

လက်မှတ် -----

အမည်-----

တာဝန်-----

ဖုန်း၊e-mail၊လိပ်စာ -----

ရုံးတံဆိပ်

လက်ခံရရှိကြောင်းဖြတ်ပိုင်း

အခွန်ထမ်း-----အတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(က)အရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်လွှာတစ်စောင်ကို ဦး/ ဒေါ် ----- ထံမှ လက်ခံရရှိပါသည်။ ဝင်စာအမှတ် -----ဖြင့် မှတ်ပုံတင်ပြီးဖြစ်သည်။

လက်မှတ်-----

အမည်-----

ရာထူး -----

ရက်စွဲ၊ -----

ရုံး

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ) -၀၂-၀၇

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (ခ)အရ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည့်ရက်တိုးမြှင့်ပေးရန်
လျှောက်ထားချက်အပေါ် ပေးဆောင်ရမည့် အစီအစဉ်များအကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်း၏ ----- လုပ်ငန်းမှ ----- အခွန်ကာလအတွက်
ကျသင့်သော ကုန်သွယ်လုပ်ငန်းခွန်ကို ပေးဆောင်ရန်သတ်မှတ်ထားသည့်နေ့ရက်ထက် ကျော်လွန်၍ တိုးမြှင့်ခွင့်ပြုလိုက်သည်။

၂။ ပေးဆောင်ရမည့်အခွန်ငွေများမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဒဏ်ကြေးငွေများ - ----- ကျပ်၊

(ခ) အတိုး - ----- ကျပ်၊

(ဂ) အခွန်ပမာဏ - ----- ကျပ်၊

ပေးဆောင်ရမည့်အခွန်ငွေစုစုပေါင်း - ----- ကျပ်၊

၃။ အထက်ဖော်ပြပါ ပေးဆောင်ရမည့်အခွန်ငွေစုစုပေါင်းကို (- -) ရက်နေ့တွင် နောက်ဆုံးထားပေးဆောင်ရန် ရက်တိုးမြှင့်
သတ်မှတ်ပေးလိုက်သည်။

(သို့မဟုတ်)

၄။ ပေးဆောင်ရမည့် အခွန်ငွေပမာဏကို အောက်ပါအစီအစဉ်အတိုင်း အရစ်ကျ ပေးဆောင်စေလိုက်သည် -

(က) ပထမအရစ် (ဒဏ်ကြေးငွေနှင့်အတိုးအပါအဝင် အခွန်ငွေပေါင်း -----/-) အား
(- -) ရက်နေ့၊

(ခ) ဒုတိယအရစ် (အခွန်ပမာဏ -----/-) အား (- -) ရက်နေ့။

(ဂ) တတိယအရစ် (အခွန်ပမာဏ -----/-) အား (- -) ရက်နေ့။

၅။ လူကြီးမင်း၏ လျှောက်ထားချက်အရ အခွန်ပေးဆောင်ရန် တိုးမြှင့်သတ်မှတ်ပေးသည့် နေ့ရက်တွင် မပျက်မကွက် ပေးဆောင်
ရမည်။ အခွန်ပေးဆောင်ရန် တိုးမြှင့်သတ်မှတ်ပေးထားသည့်ရက်အတွင်း ပေးဆောင်ရန် ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ
ပုဒ်မ ၄၄၊ ပုဒ်မခွဲ (င) အရ ပေးသွင်းရန်ရှိသည့် အခွန်အားလုံးကို ချက်ချင်းပေးသွင်းရမည်ဖြစ်သည့်အပြင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ
ပုဒ်မ ၇၄ အရ ဒဏ်ကြေးငွေ တပ်ရိုက်ခြင်းခံရမည်ဖြစ်ပါသည်။

(ငွေသွင်းချလန်များ ပူးတွဲပေးပို့ပါသည်။)

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

ရုံးတံဆိပ်

မိတ္တူကို

ရုံးလက်ခံ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၂-၀၇(က)

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (ဂ) အရ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်လျှောက်ထားချက်အပေါ် ခွင့်မပြုကြောင်းအကြောင်းပြန်ကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်းသည် ----- လုပ်ငန်းမှ ----- အခွန်ကာလအတွက် ကျသင့်သော အခွန်ငွေပေါင်း ကျပ်-----တိတိ / - အားပေးဆောင်ရမည့်(- -) ရက်နေ့တွင် ပေးဆောင်နိုင်ခြင်း မရှိခြင်းကြောင့် အခွန်ပေးဆောင်ရမည့်ရက်ကို တိုးမြှင့်ပေးရန် အကြောင်းအရာ တင်ပြချက်များဖြင့် (- -) ရက်နေ့တွင် လျှောက်ထားခဲ့ပါသည်။

၂။ လူကြီးမင်း၏ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ တင်ပြချက်များအား လုံလောက်သောအကြောင်းအရင်းအဖြစ် လက်ခံနိုင်ခြင်း မရှိပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည့်ရက်ကို တိုးမြှင့်ပေးရန်ခွင့်မပြုပါ။ မူလသတ်မှတ်ထားသည့် နေ့ရက်တွင်သာ ပေးဆောင်ရန် အကြောင်းကြားပါသည်။



တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

မိတ္တူကို

ရုံးလက်ခံ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(ကသခ)-၀၂-၀၈

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (င) အရ အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ခြင်းကြောင့် ပေးသွင်းရန်ကျန်ရှိသည့် ကုန်သွယ်လုပ်ငန်းခွန်အားလုံးကို ချက်ချင်းပေးသွင်းရန် အကြောင်းကြားစာ

စာအမှတ်၊ -----
ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည်-----
အခွန်ထမ်းမှတ်ပုံတင်အမှတ်-----
လိပ်စာ-----

၁။ လူကြီးမင်း၏ ----- လုပ်ငန်းမှ ----- အခွန်ကာလအတွက် ကျသင့်အခွန်ငွေ ----- ကို ပေးဆောင်နိုင်စေရန်အလို့ငှာ ပေးဆောင်ရမည့် အခွန်ပမာဏကို အရစ်ကျ ပေးဆောင်စေခြင်းအားဖြင့် အချိန်တိုးမြှင့်ခွင့်ပြုပေးခဲ့ပါသည်။

၂။ သို့ရာတွင် လူကြီးမင်းသည် ----- ရက်နေ့တွင် ----- အရစ်အတွက် အခွန်ငွေ -----ကိုပေးသွင်းရန် ပျက်ကွက်ခဲ့ပါသည်။ အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်မှုဖြစ်ပေါ်သဖြင့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (င) အရ ပေးသွင်းရန် ကျန်ရှိသည့်အခွန်အားလုံး (ပ-အရစ် + ဒု-အရစ် + တ-အရစ်) စုစုပေါင်း -----
----- /- အား (- - ၂၀) ရက်နေ့တွင် မပျက်မကွက် ပေးသွင်းရမည်။

၃။ လူကြီးမင်း၏ လျှောက်ထားချက်အရ အရစ်ကျပေးဆောင်စေခြင်းဖြင့် အချိန်တိုးမြှင့်ပေးခဲ့သော်လည်း အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ခဲ့ခြင်းကြောင့် ပေးသွင်းရန်ကျန်ရှိသည့် အခွန်အားလုံးကို မပျက်မကွက် ချက်ချင်းပေးသွင်းရမည့်အပြင် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (ခ) အရ ပေးဆောင်ခြင်းမရှိသေးသည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသည့်ပမာဏကို နောက်ကျ ပေးသွင်းမှုအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်။

(ငွေသွင်းချလန်များ ပူးတွဲပေးပို့ပါသည်။)



ရုံးတံဆိပ်

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

မိတ္တူကို

ရုံးလက်ခံ

ပတခ(ကသခ)-၀၂-၀၉

ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၃၊ စည်းမျဉ်းခွဲ (က) အရ သက်ဆိုင်ရာအခွန်ရုံး၏ ဘဏ်စာရင်းသို့
အခွန်လွှဲပြောင်းပေးသွင်းပေးရန် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများက
သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

မန်နေဂျာ

-----ဘဏ်

-----မြို့

အမှတ် -----၊ -----လမ်း၊ -----ရပ်ကွက်၊ -----

မြို့နယ်၊ -----မြို့ရှိ ----- အဖွဲ့အစည်း၏ -----ခု၊

ဘဏ္ဍာရေးနှစ်အတွက်၊ စီမံကိန်းပါလျာထားချက်အရ တစ်လပျမ်းမျှ ကုန်စည်ရောင်းရငွေ/ ဝန်ဆောင်မှုရငွေ ()

အပေါ် ကျသင့်အခွန် ကျပ် ----- (စာဖြင့်) -----ကျပ်တိတိကို

ကျွန်ုပ်တို့အဖွဲ့အစည်း၏ ငွေစာရင်းအမှတ် -----မှ ပြည်တွင်းအခွန်များဦးစီးဌာန -----

ရုံးအတွက်ဖွင့်ထားသော ငွေစာရင်းအမှတ်----- သို့ လွှဲပြောင်းပေးသွင်းပေးပါရန် ညှိနှိုင်း အကြောင်းကြား

ပါသည်။

ရုံးတံဆိပ်

လက်မှတ်၊ -----

အမည် ၊ -----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ -----

ရာထူး ၊ -----

ဌာန/ အဖွဲ့အစည်း၊ -----

မိတ္တူကို

-----အခွန်ရုံးသို့ သိသာပါရန် ပေးပို့ပါသည်။

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၂-၁၀

ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၃၊ စည်းမျဉ်းခွဲ (ခ) အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အခွန်လွှဲပြောင်းပေးသွင်းပြီးကြောင်း သက်ဆိုင်ရာဘဏ်က အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

အမှတ် -----၊ လမ်း၊ -----ရပ်ကွက်၊ ----- မြို့နယ်၊

-----မြို့ရိုး၊ ----- အဖွဲ့အစည်း၏ -----ခုနှစ်၊ -----လ၊

----- ရက်နေ့တွင် ကုန်ဆုံးသောလအတွက် ----- ရက်စွဲပါ အကြောင်းကြားစာအရ ကျသင့်သောအခွန်ငွေကျပ်

----- (စာဖြင့် ----- ကျပ်တိတိ) ကို

ငွေစာရင်းအမှတ် -----သို့ လွှဲပြောင်းပေးသွင်းပြီးကြောင်း အကြောင်းကြားပါသည်။

မန်နေဂျာ

----- ဘဏ်

----- မြို့

မိတ္တူကို

----- (-----) ----- ရက်စွဲပါစာအမှတ်၊ -----

----- ကို ရည်ညွှန်းလျက် သိသာရန် ပေးပို့ပါသည်။

ရုံးလက်ခံ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၂-၁၁

ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၃၊ စည်းမျဉ်းခွဲ (ဂ) အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အခွန်လွှဲပြောင်း ပေးသွင်းရန် သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

မန်နေဂျာ

----- ဘဏ်

----- မြို့

အမှတ် ----- ၊ ----- လမ်း၊ ----- ရပ်ကွက်၊ ----- မြို့နယ်၊

----- မြို့ရှိ၊ ----- အဖွဲ့အစည်းသည် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)

နှင့် စည်းမျဉ်း ၄၃၊ စည်းမျဉ်းခွဲ(က)တို့အရ ----- ခုနှစ်၊ ----- လ၊ ----- ရက်နေ့တွင် ကုန်ဆုံးသောလအတွက်

အခွန်လွှဲပြောင်းပေးသွင်းရန် ပျက်ကွက်နေပါသဖြင့် ယင်းအဖွဲ့အစည်း၏ ----- ခု၊ ဘဏ္ဍာရေးနှစ်အတွက်၊ စီမံကိန်းပါ

လျာထားချက်အရ တစ်လပျမ်းမျှ ကုန်စည်ရောင်းရငွေ/ ဝန်ဆောင်ခရငွေ (-----) အပေါ် ကျသင့်အခွန်

ကျပ် ----- (စာဖြင့်) ----- ကျပ်တိတိကို ယင်းအဖွဲ့အစည်း၏

ငွေစာရင်းမှ ပြည်တွင်းအခွန်များဦးစီးဌာန၏ ----- ရုံးအတွက် ဖွင့်ထားသော ငွေစာရင်းအမှတ်

----- သို့ လွှဲပြောင်းပေးသွင်းပါရန် အကြောင်းကြားပါသည်။



တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

မိတ္တူကို

----- အဖွဲ့အစည်းသို့ သိသာရန်ပေးပို့ပါသည်။

ရုံးလက်ခံ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၂-၁၂

ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း၄၃၊ စည်းမျဉ်းခွဲ (ဃ) အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အခွန်လွှဲပြောင်း ပေးသွင်းပြီးကြောင်း သက်ဆိုင်ရာဘဏ်က အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

အမှတ် -----၊ ----- လမ်း၊ -----ရပ်ကွက်၊ ----- မြို့နယ်၊

-----မြို့ရှိ ----- အဖွဲ့အစည်း၏-----ခုနှစ်၊ -----လ၊

----- ရက်နေ့တွင် ကုန်ဆုံးသောလအတွက် လူကြီးမင်း၏ ----- နေ့စွဲပါ စာအမှတ် ----- အရ၊

ကျသင့်သော အခွန်ငွေကျပ် ----- စာဖြင့် (----- ကျပ်တိတိ) ကို

ငွေစာရင်းအမှတ်----- သို့ လွှဲပြောင်းပေးသွင်းပြီးကြောင်း အကြောင်းကြားပါသည်။

မန်နေဂျာ

----- ဘဏ်

----- မြို့

မိတ္တူကို

----- အဖွဲ့အစည်းသို့ သိသာရန်ပေးပို့ပါသည်။

ရုံးလက်ခံ

မူရင်း (သက်ဆိုင်ရာအခွန်ရုံးသို့ပြန်ပို့ရန်)

ဘဏ်စာရင်းအမှတ် _____
၁။ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်
၁။၁၁ အထူးကုန်စည်ခွန်များ

အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈ ၊ ပုဒ်မခွဲ (က) အရ လစဉ်ပေးသွင်းငွေများ

မြို့၊ _____ ဘဏ်သို့ ပေးသွင်းသည့် လစဉ်အခွန်ငွေ
အခွန်ထမ်းမှတ်ပုံတင်အမှတ် _____
အခွန်ထမ်းအမည်နှင့်လိပ်စာ _____

၂၀ _____ ခုနှစ်၊ _____ လအတွက် အထူးကုန်စည်ခွန်

ကျပ် _____ နှင့်ဒဏ်ငွေကျပ် _____

သင့်ငွေ (ဂဏန်းဖြင့်) _____
(စာဖြင့်) ကျပ် _____

ရက်စွဲ _____

၁။ ချလန်အမှတ် _____

၂။ အထူးကုန်စည်ခွန်ရငွေ မှတ်ပုံတင် စာရင်းတွင် ရေးသွင်းသည့်အမှတ် _____
၃။ အထူးကုန်စည်ခွန်ရငွေ မှတ်ပုံတင်စာရင်းတွင် ရေးသွင်းသည့်ရက်စွဲ _____

ငွေပေးသွင်းသူလက်မှတ်

စာရင်းကိုင်

မိတ္တူ - ၁ (ဘဏ်ခွဲထားရန်)

ဘဏ်စာရင်းအမှတ် _____
၁။ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်
၁။၁၁ အထူးကုန်စည်ခွန်များ

အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈ ၊ ပုဒ်မခွဲ (က) အရ လစဉ်ပေးသွင်းငွေများ

မြို့၊ _____ ဘဏ်သို့ ပေးသွင်းသည့် လစဉ်အခွန်ငွေ
အခွန်ထမ်းမှတ်ပုံတင်အမှတ် _____
အခွန်ထမ်းအမည်နှင့်လိပ်စာ _____

၂၀ _____ ခုနှစ်၊ _____ လအတွက် အထူးကုန်စည်ခွန်

ကျပ် _____ နှင့်ဒဏ်ငွေကျပ် _____

သင့်ငွေ (ဂဏန်းဖြင့်) _____
(စာဖြင့်) ကျပ် _____

ရက်စွဲ _____

၁။ ချလန်အမှတ် _____

၂။ အထူးကုန်စည်ခွန်ရငွေ မှတ်ပုံတင် စာရင်းတွင် ရေးသွင်းသည့်အမှတ် _____
၃။ အထူးကုန်စည်ခွန်ရငွေ မှတ်ပုံတင်စာရင်းတွင် ရေးသွင်းသည့်ရက်စွဲ _____

ငွေပေးသွင်းသူလက်မှတ်

စာရင်းကိုင်

(အခွန်ပေးသွင်းသူသို့ ပြန်ပေးရန် ဖြတ်ပိုင်း)

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

အခွန်ထမ်းမှတ်ပုံတင်အမှတ် _____

အခွန်ထမ်းအမည်နှင့်လိပ်စာ _____

အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈ ၊ ပုဒ်မခွဲ (က) အရ

၂၀ _____ ခုနှစ်၊ _____ လအတွက်ပေးသွင်းငွေ

(ဂဏန်းဖြင့်) _____ (စာဖြင့်) ကျပ် _____

ပေးသွင်းသဖြင့် လက်ခံရရှိပါသည်။

ရက်စွဲ ၂၀ _____ ခုနှစ်၊ _____ လ၊ _____ ရက်။

ဘဏ်မန်နေဂျာ

ဘဏ်တံဆိပ်

အခွန်ဆောင်ထားနိုင်သော လေးစာသမ္မတဂိုဏ်းပြု

စည်းကြပ်မှုအရငွေသွင်းချလန် ပတခ(အထခ)-၁၂-၀၁(ခ)
မူရင်း (သက်ဆိုင်ရာအခွန်ရုံးသို့ပြန်ပို့ရန်)

ဘဏ်စာရင်းအမှတ် _____
၁။ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများသုံးစွဲမှုအပေါ် ကောက်ခံသည့်
အခွန်အကောက်

၁။၁၁ အထူးကုန်စည်ခွန်များ

မြို့၊ _____ ဘဏ်သို့ ပေးသွင်းသည့် အထူးကုန်စည်ခွန်
အခွန်ထမ်းမှတ်ပုံတင်အမှတ် _____
အခွန်ထမ်းအမည်နှင့်လိပ်စာ _____

၂၀— ခုနှစ်၊ _____ သုံးလပတ်အတွက် ထပ်မံပေးဆောင်ရမည့်
အထူးကုန်စည်ခွန်
ကျပ် _____ နှင့်ဒဏ်ငွေကျပ် _____
စုစုပေါင်း (ဂဏန်းဖြင့်) _____
(စာဖြင့်) ကျပ် _____

ရက်စွဲ _____
အထက်ပါငွေကိုလက်ခံ၍
ငွေရရှိကြောင်း ပြေစာ
ထုတ်ပေးပါမည့်အကြောင်း။
၁။ ချလန်အမှတ် _____
၂။ အထူးကုန်စည်ခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့်အမှတ် _____
၃။ အထူးကုန်စည်ခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့်ရက်စွဲ _____

တာဝန်ခံအရာရှိ

စာရင်းကိုင်

သက်ဆိုင်ရာ
အခွန်ရုံးတံဆိပ်

ဘဏ်တံဆိပ်

ဘဏ်မန်နေဂျာ

စည်းကြပ်မှုအရငွေသွင်းချလန် ပတခ(အထခ)-၁၂-၀၁(ခ)
မိတ္တူ - ၁ (ဘဏ်သို့ထားရန်)

ဘဏ်စာရင်းအမှတ် _____
၁။ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများသုံးစွဲမှုအပေါ် ကောက်ခံသည့်
အခွန်အကောက်

၁။၁၁ အထူးကုန်စည်ခွန်များ

မြို့၊ _____ ဘဏ်သို့ ပေးသွင်းသည့် အထူးကုန်စည်ခွန်
အခွန်ထမ်းမှတ်ပုံတင်အမှတ် _____
အခွန်ထမ်းအမည်နှင့်လိပ်စာ _____

၂၀— ခုနှစ်၊ _____ သုံးလပတ်အတွက် ထပ်မံပေးဆောင်ရမည့်
အထူးကုန်စည်ခွန်
ကျပ် _____ နှင့်ဒဏ်ငွေကျပ် _____
စုစုပေါင်း (ဂဏန်းဖြင့်) _____
(စာဖြင့်) ကျပ် _____

ရက်စွဲ _____
အထက်ပါငွေကို လက်ခံ၍
ငွေရရှိကြောင်း ပြေစာထုတ်ပေး
ပါမည့် အကြောင်း။
၁။ ချလန်အမှတ် _____
၂။ အထူးကုန်စည်ခွန်ရငွေ မှတ်ပုံတင် စာရင်း
တွင်ရေးသွင်းသည့်အမှတ် _____
၃။ အထူးကုန်စည်ခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့်ရက်စွဲ _____

တာဝန်ခံအရာရှိ

စာရင်းကိုင်

သက်ဆိုင်ရာ
အခွန်ရုံးတံဆိပ်

ဘဏ်တံဆိပ်

ဘဏ်မန်နေဂျာ

စည်းကြပ်မှုအရငွေသွင်းချလန် ပတခ(အထခ)-၁၂-၀၁(ခ)
(အခွန်ပေးသွင်းသူသို့ ပြန်ပေးရန် ဖြတ်ပိုင်း)

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၃၈၇ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်
အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

အခွန်ထမ်းမှတ်ပုံတင်အမှတ် _____
အခွန်ထမ်းအမည်နှင့်လိပ်စာ _____
၂၀— ခုနှစ်၊ _____ သုံးလပတ်အတွက် ထပ်မံပေးဆောင်ရမည့်
အထူးကုန်စည်ခွန်
ကျပ် _____ နှင့်ဒဏ်ငွေကျပ် _____ စုစုပေါင်းအခွန်
(ကျပ် _____) ပေးသွင်းသဖြင့်
လက်ခံရရှိပါသည်။

ရက်စွဲ၊ ၂၀— ခုနှစ်၊ _____ လ၊ _____ ရက်။

ဘဏ်မန်နေဂျာ

ဘဏ်တံဆိပ်

အခွန်ဆောင်ထားနိုင်သား
လေးစာသမ္မတဂိုဏ်းပြု



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်ပေးသွင်းမှုအထောက်အထား

ဘဏ်စာရင်းအမှတ် -----

၁။ အခွန်ထမ်းအမည် -----

၂။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) -----

၃။ လိပ်စာ -----

၄။ ငွေပေးသွင်းသည့်ဘဏ် -----

၅။ အခွန်အမျိုးအစား -----

၆။ ပေးဆောင်မှုအမျိုးအစား -----

၇။ အခွန်ပေးဆောင်သည့်ကာလ -----

၈။ ဝင်ငွေနှစ် -----

၉။ ပေးဆောင်သည့်ပမာဏ(ဂဏန်းဖြင့်)ကျပ် -----

(စာဖြင့်) ကျပ် -----

ရက်စွဲ။



အခွန်ပေးဆောင်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

ရုံးအမည် -----



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အခွန်ပေးသွင်းမှုအထောက်အထား

ဘဏ်စာရင်းအမှတ် -----

၁။ အခွန်ထမ်းအမည်

၂။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN)

၃။ လိပ်စာ

၄။ ငွေပေးသွင်းသည့်ဘဏ်

၅။ အခွန်အမျိုးအစား

၆။ ပေးဆောင်မှုအမျိုးအစား

၇။ အခွန်ပေးဆောင်သည့်ကာလ

၈။ ဝင်ငွေနှစ်

၉။ ပေးဆောင်သည့်ပမာဏ (ဂဏန်းဖြင့်)ကျပ်

(စာဖြင့်) ကျပ်

ရက်စွဲ။



အခွန်ပေးဆောင်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

MPU

ရုံးအမည် -----

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(အထခ)-၀၂-၀၄

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀ နှင့် အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ) တို့အရ ကျသင့်အခွန်ပေးဆောင်စေရန် အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) အရ အထူးကုန်စည်ခွန်များ ထုတ်လုပ်ခြင်း သို့မဟုတ် တင်ပို့ခြင်းအတွက် ကျသင့်အခွန်များ ပေးဆောင်ရန်လိုအပ်ကြောင်း သိရှိရသဖြင့် အောက်ဖော်ပြပါ လ(များ) အတွက် ကျသင့်အခွန်များ ပေးဆောင်ရန် အကြောင်းကြားပါသည်-

အခွန်ပေးဆောင်ရန်လ(များ)

၂။ ယင်းသို့ပေးဆောင်ရမည့် အထူးကုန်စည်ခွန်ကို ပူးတွဲပါ အထူးကုန်စည်ခွန်တွက်ချက်သည့်ပုံစံတွင် ဖြည့်စွက်တွက်ချက်၍ ယင်းပုံစံအား ဤရုံးသို့ ပြန်လည်ပေးပို့ရပါမည်။ ထို့အပြင် ယင်းအခွန်ကို ပူးတွဲပါ ငွေသွင်းချလန်ပုံစံအသီးသီးတွင် ဖြည့်သွင်း လက်မှတ်ရေးထိုး၍ -----မြို့ရှိ သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်း၍ ငွေလက်ခံဖြတ်ပိုင်း ရယူစေလိုပါသည်။

၃။ သက်ဆိုင်ရာလအတွက် ကျသင့်အထူးကုန်စည်ခွန်ကိုတွက်ချက်ရမည့်ပုံစံနှင့် လိုအပ်သော ငွေသွင်းချလန် ()စောင်ကို ပူးတွဲပေးပို့လိုက်ပါသည်။

၄။ ကျသင့်အခွန်များ ပေးဆောင်ပြီးနောက် သုံးလတစ်ကြိမ်ကြေညာလွှာများကို အောက်တွင် လက်မှတ်ရေးထိုးသူထံသို့ -----ခုနှစ်၊ -----လ၊ () ရက်နေ့ထက် နောက်မကျစေဘဲ အရောက်ပေးပို့ရမည်။

ရုံးတံဆိပ်

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

မိတ္ထူကို

ရုံးလက်ခံ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(အထခ)-၀၂-၀၅

အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀ နှင့် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ) တို့အရ ပေးဆောင်ရမည့် အထူးကုန်စည်ခွန်ကို တွက်ချက်သည့်ပုံစံ

-----ခုနှစ်၊ ----- လအတွက် ကျသင့်မည့်အထူးကုန်စည်ခွန် တွက်ချက်ခြင်း။

လုပ်ငန်းဆောင်ရွက်ချက်	ကုန်စည်အမျိုးအစား	အရေအတွက်/ အရောင်းပမာဏ	အခွန်နှုန်း	ကျသင့်အခွန် (ကျပ်)
ကုန်စည်ထုတ်လုပ်ခြင်း/ ရောင်းချခြင်း				
ပြည်ပသို့ကုန်စည်တင်ပို့ခြင်း				
စုစုပေါင်း				

လက်မှတ် -----

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ်-----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်-----

တာဝန်-----

လိပ်စာ -----

ရက်စွဲ၊ -----

ပတခ(အထခ)-၀၂-၀၆

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (က)အရ အထူးကုန်စည်ခွန် ပေးဆောင်ရမည့်ရက်
တိုးမြှင့်ပေးရန် လျှောက်လွှာ

ရက်စွဲ၊ -----

သို့

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

၁။ ကျွန်တော်/ ကျွန်မ၏ -----လုပ်ငန်း/ ကုမ္ပဏီ/ အဖွဲ့အစည်း၊ အခွန်ထမ်းမှတ်ပုံတင်အမှတ်
----- သည်(- - ၂၀) မှ (- - ၂၀) အထိ အခွန်ကာလအတွက် ပေးဆောင်ရမည့် အခွန်ငွေမှာ
အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ဒဏ်ကြေးငွေ - ----- ကျပ်

(ခ) အခွန်ပမာဏ - ----- ကျပ်

၂။ ပေးဆောင်ရမည့် အခွန်ငွေစုစုပေါင်းမှာ -----/- (-----
-----ကျပ်တိတိ) ဖြစ်ပါသည်။ အခွန်ပေးဆောင်ရန် သတ်မှတ်ထားသည့်နေ့ရက်မှာ (- -)
ရက်နေ့ဖြစ်ပါသည်။ ကျွန်တော်/ကျွန်မသည် အောက်ပါအကြောင်းအရင်းများကြောင့် သတ်မှတ်ရက်တွင် အခွန်ပေးဆောင်ရန် အခက်အခဲရှိပါသည်-
(အကြောင်းအရင်း (၂) ခုထက်ပိုပါက နောက်ဆက်တွဲဖြင့် တင်ပြရန်)

(က) -----

(ခ) -----

၃။ ပေးဆောင်ရမည့် အခွန်ငွေစုစုပေါင်းအား (- - ၂၀) ရက်နေ့တွင် ပေးဆောင်ခွင့်ပြုရန် တင်ပြအပ်ပါသည်။

၄။ ပေးဆောင်ရမည့် အခွန်ငွေအား အောက်ပါအစီအစဉ်အတိုင်း အရစ်ကျ ပေးဆောင်ခွင့်ပြုရန် တင်ပြအပ်ပါသည်-

(က) ပထမအရစ်အဖြစ် (ဒဏ်ကြေးငွေ+ အခွန်ပမာဏ) (-----/-) အား (- - ၂၀) ရက်နေ့တွင် လည်းကောင်း၊

(ခ) ဒုတိယအရစ်အဖြစ် (အခွန်ပမာဏ) (-----/-) အား (- - ၂၀) ရက်နေ့တွင် လည်းကောင်း၊

(ဂ) တတိယအရစ်အဖြစ် (အခွန်ပမာဏ) (-----/-) အား (- - ၂၀) ရက်နေ့တွင်လည်းကောင်း။

၅။ ကျွန်တော်/ ကျွန်မသည် အထက်ဖော်ပြပါ အကြောင်းအရာများ အမှန်တကယ်ကြုံတွေ့ရခြင်းကြောင့် အခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်
သတ်မှတ်ပေးရန် လျှောက်ထားရခြင်းဖြစ်ပါသည်။ အခွန်ပေးဆောင်ရန် သတ်မှတ်သည့်ရက်အတွင်း အခွန်ပေးသွင်းခြင်းမရှိပါက အခွန်ဆိုင်ရာ
စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄ နှင့် ၄၉ တို့အရ အတိုးပေးဆောင်ရဖွယ်ရှိသည်ကို သိရှိပါကြောင်းနှင့် အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ပါက ပေးသွင်း
ရန်ရှိသည့် အခွန်ငွေအားလုံးကို ချက်ချင်းပေးသွင်းရမည်ဖြစ်ပြီး အခွန်ပေးဆောင်ရန် တိုးမြှင့်ပေးသည့် သတ်မှတ်ရက်အတွင်း ပေးသွင်းရန် ပျက်ကွက်
ခဲ့မှုအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၄ အရ ဒဏ်ကြေးငွေထမ်းဆောင်ရမည်ကို သိရှိပါကြောင်း ဝန်ခံတပြုပါသည်။

လက်မှတ် -----

အမည် -----

တာဝန် -----

ဖုန်း၊ e-mail၊ လိပ်စာ -----

ရုံးတံဆိပ်

လက်ခံရရှိကြောင်းဖြတ်ပိုင်း

အခွန်ထမ်း----- အတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (က) အရ အထူးကုန်စည်ခွန်
ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်လွှာတစ်စောင်ကို ဦး/ ဒေါ်-----ထံမှ လက်ခံရရှိပါသည်။ ဝင်စာအမှတ်
-----ဖြင့် မှတ်ပုံတင်ပြီး ဖြစ်ပါသည်။

လက်မှတ် -----

အမည် -----

ရာထူး -----

ရက်စွဲ -----

-----ရုံး

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(အထခ)-၀၂-၀၇

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (ခ)အရ အထူးကုန်စည်ခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်ထားချက်အပေါ် ပေးဆောင်ရမည့် အစီအစဉ်များအကြောင်းကြားစာ

စာအမှတ်၊ -----
ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည်-----
အခွန်ထမ်းမှတ်ပုံတင်အမှတ်-----
လိပ်စာ-----

၁။ လူကြီးမင်း၏ -----လုပ်ငန်းမှ -----အခွန်ကာလအတွက်ကျသင့်သော အခွန်ကို ပေးဆောင်ရန်သတ်မှတ်ထားသည့်နေ့ရက်ထက် ကျော်လွန်၍ တိုးမြှင့်ခွင့်ပြုလိုက်သည်။

၂။ ပေးဆောင်ရမည့် အခွန်ငွေများမှာအောက်ပါအတိုင်းဖြစ်သည် -

(က)	ဒဏ်ကြေးငွေများ	-	-----ကျပ်၊
(ခ)	အတိုး	-	-----ကျပ်၊
(ဂ)	အခွန်ပမာဏ	-	-----ကျပ်၊
	ပေးဆောင်ရမည့်အခွန်ငွေစုစုပေါင်း	-	-----ကျပ်၊

၃။ အထက်ဖော်ပြပါ ပေးဆောင်ရမည့်အခွန်ငွေစုစုပေါင်းကို(- -) ရက်နေ့တွင် နောက်ဆုံးထားပေးဆောင်ရန် ရက်တိုးမြှင့်သတ်မှတ်ပေးလိုက်သည်။

(သို့မဟုတ်)

၄။ ပေးဆောင်ရမည့် အခွန်ငွေပမာဏကို အောက်ပါအစီအစဉ်အတိုင်း အရစ်ကျ ပေးဆောင်စေလိုက်သည် -

(က) ပထမအရစ် (ဒဏ်ကြေးငွေနှင့်အတိုးအပါအဝင် အခွန်ငွေပေါင်း -----/-) အား
(- -) ရက်နေ့၊
(ခ) ဒုတိယအရစ်(အခွန်ပမာဏ-----/-) အား (- -) ရက်နေ့။
(ဂ) တတိယအရစ်(အခွန်ပမာဏ-----/-) အား (- -) ရက်နေ့။

၅။ လူကြီးမင်း၏ လျှောက်ထားချက်အရ အခွန်ပေးဆောင်ရန် တိုးမြှင့်သတ်မှတ်ပေးသည့် နေ့ရက်တွင် မပျက်မကွက် ပေးဆောင်ရမည်။ အခွန်ပေးဆောင်ရန် တိုးမြှင့်ပေးထားသည့်နေ့ရက်အတွင်း ပေးဆောင်ရန်ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ(င) အရ ပေးသွင်းရန်ရှိသည့် အခွန်ငွေအားလုံးကို ချက်ချင်းပေးသွင်းရမည်ဖြစ်သည့်အပြင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေပုဒ်မ ၇၄ အရ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း ခံရမည်ဖြစ်ပါသည်။

(ငွေသွင်းချလန်များ ပူးတွဲပေးဖို့ပါသည်။)



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(အထခ)-၀၂-၀၇(က)

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (ဂ) အရ အထူးကုန်စည်ခွန် ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်လျှောက်ထားချက်အပေါ် ခွင့်မပြုကြောင်း အကြောင်းပြန်ကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည်-----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ-----

၁။ လူကြီးမင်းသည် ----- လုပ်ငန်းမှ ----- အခွန်ကာလအတွက် ကျသင့်သော အခွန်ငွေပေါင်း ကျပ် -----/- အားပေးဆောင်ရမည့်(- -) ရက်နေ့တွင် ပေးဆောင်နိုင်ခြင်း မရှိသောကြောင့် အခွန်ပေးဆောင်ရမည့်ရက်ကိုတိုးမြှင့်ပေးရန် အကြောင်းအရာတင်ပြချက်များဖြင့် (- -) ရက်နေ့တွင် လျှောက်ထားခဲ့ပါသည်။

၂။ လူကြီးမင်း၏ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ တင်ပြချက်များအား လုံလောက်သောအကြောင်းအရင်းအဖြစ် လက်ခံနိုင်ခြင်း မရှိပါ သဖြင့် အထူးကုန်စည်ခွန်ပေးဆောင်ရမည့်ရက်ကို တိုးမြှင့်ပေးရန်ခွင့်မပြုပါ။ မူလသတ်မှတ်ထားသည့်နေ့ရက်တွင် ပေးဆောင်ရန် အကြောင်း ကြားပါသည်။



တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

မိတ္တူကို

ရုံးလက်ခံ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(အထခ)-၀၂-၀၈

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (င) အရ အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ခြင်းကြောင့် ပေးသွင်းရန်ကျန်ရှိသည့် အထူးကုန်စည်ခွန်အားလုံးကို ချက်ချင်းပေးသွင်းရန် အကြောင်းကြားစာ

စာအမှတ်၊ -----
ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည်-----
အခွန်ထမ်းမှတ်ပုံတင်အမှတ်-----
လိပ်စာ -----

၁။ လူကြီးမင်း၏ ----- လုပ်ငန်းမှ ----- အခွန်ကာလအတွက် ကျသင့်အခွန်ငွေ ----- ကိုပေးဆောင်နိုင်စေရန်အလို့ငှာ ပေးဆောင်ရမည့်အခွန်ပမာဏကို အရစ်ကျ ပေးဆောင် စေခြင်းအားဖြင့် အချိန်တိုးမြှင့်ခွင့်ပြုပေးခဲ့ပါသည်။

၂။ သို့ရာတွင် လူကြီးမင်းသည် ----- ရက်နေ့တွင် ----- အရစ်အတွက် အခွန်ငွေ ----- ကို ပေးသွင်းရန် ပျက်ကွက်ခဲ့ပါသည်။ အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်မှုဖြစ်ပေါ်သဖြင့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄ ၊ ပုဒ်မခွဲ (င) အရ ပေးသွင်းရန် ကျန်ရှိသည့် အခွန်အားလုံး (ပ-အရစ် + ဒု-အရစ် + တ-အရစ်) စုစုပေါင်း ----- /- အား (- - ၂၀) ရက်နေ့တွင် မပျက်မကွက် ပေးသွင်းရမည်။

၃။ လူကြီးမင်း၏ လျှောက်ထားချက်အရ အရစ်ကျပေးဆောင်စေခြင်းဖြင့် အချိန်တိုးမြှင့်ပေးခဲ့သော်လည်း အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ခဲ့ခြင်းကြောင့် ပေးသွင်းရန်ကျန်ရှိသည့် အခွန်အားလုံးကို မပျက်မကွက် ချက်ချင်းပေးသွင်းရမည့်အပြင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေပုဒ်မ ၇၄၊ ပုဒ်မခွဲ (ခ) အရ ပေးဆောင်ခြင်းမရှိသေးသည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသည့်ပမာဏကို နောက်ကျပေးသွင်းမှုအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်။

(ငွေသွင်းချလန်များ ပူးတွဲပေးပို့ပါသည်။)



မိတ္တူကို
ရုံးလက်ခံ

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန
----- ရုံး